

PEACE Info (August 10, 2022)

- Myanmar's National Unity Government seeks to arm its fighters
- At least eight civilians reported dead as Myanmar military torches another Sagaing Region village
- More than a thousand villagers flee Sagaing region battle
- Junta troops kill 5, torch hundreds of homes in Kachin state village
- Military uses airstrikes to fend off KIA attack in Hpakant
- At least Eight Civilians Killed as Myanmar Junta Launches Airstrikes in Kachin and Kayah States
- Patient killed as Myanmar military airstrike hits Loikaw clinic
- Arakan Army Detains Myanmar Junta Ally in Rakhine State
- Civilians Taken By Shan State Armed Groups
- Myanmar Junta's 'People's Security Groups' Exposed as Fraud Intended to Divide People
- Min Aung Hlaing Is Destroying the Myanmar Military
- Myanmar Junta Chief Among Key Suspects Identified in Rohingya Genocide Case
- Japanese-Trained Myanmar Army General Involved in Massacre, HRW Says
- Thai University in Deal With Myanmar's Spring University to Accept Striking Students
- ASEAN aid promised in May has yet to reach Myanmar's refugees
- စစ်တပ်ဝင်စီးတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ ၂၉ ဦး သတ်ခံရ
- ရေဦး ကုန်းသာရွာ လေကြောင်းတိုက်ခိုက်မှု နှစ်ဦးသေဆုံးပြီး တစ်ထောင်ကျော် ထွက်ပြေးနေရ
- မြိုင်မြို့နယ်၌ ဒေသခံပြည်သူ ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး၊ နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
- ဆယ်ဇင်းရွာကို စစ်ကောင်စီ မီးရှို့၊ အိမ် ၄၀၀ကျော်ပျက်စီး
- လိုင်ဇာမြို့တွင် KIO ၏ (၄၇)နှစ်မြောက် ကချင်တော်လှန်ရေး အာဇာနည်နေ့ပြုလုပ်
- စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းနိုင်မှ တိုင်းပြည်ငြိမ်းချမ်းမည်ဟု ကချင်အာဇာနည်နေ့တွင် ကေအိုင်အို ခေါင်းဆောင်ပြော
- ကချင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး စစ်အာဏာရှင်စနစ်ကိုဖြုတ်ချသွားမည်ဟု NUG ပြော
- ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
- ဖရူဆိုတိုက်ပွဲတွင် စခိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး
- စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ မြိုင်ကြီးငူဒေသဘက်သို့ အင်အားထပ်မံတိုးချဲ့လာ၍ ဒေသခံရွာသားများ စိုးရိမ်မှုမြင့်တက်နေ
- သထုံတွင် အရပ်သားကားဖြင့်သယ်လာသည့် စစ်ကောင်စီ လက်နက်ခဲယမ်းအချို့ KNLA ပူးပေါင်း အဖွဲ့ သိမ်းယူ
- စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူဦးရေ ၂၁၇၀ ကျော်ထိ မြင့်တက်
- ရှေ့တန်းထွက်ရန်အတွက် တပ်သားများကို လိမ်လည်ခေါ်ဆောင်နေရကြောင်း CDM ပြုလုပ်လာသူတွေက ဆို
- မော်ဒယ်နှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို အမျိုးသမီးအဖွဲ့များ စိုးရိမ်
- မြေမြှုပ်မိုင်းကြောင့် ငါးလအတွင်း အရပ်သား ၁၆၂ ဦး သေဆုံးကြောင်း UN OCHA ထုတ်ပြန်
- ဂျပန်အစိုးရက မြန်မာစစ်တပ်ကို သင်တန်းပေးနေဆဲ
- ဂျပန်ကစစ်သင်တန်းပေးခဲ့တဲ့ မြန်မာ ဗိုလ်ချုပ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်နေကြောင်း HRW ပြော
- ဆာဂေးလက်ဗရော့၏ နေပြည်တော် ကြွတော်မူခန်း

Myanmar's National Unity Government seeks to arm its fighters

By Sai Wansai | 10 August 2022



This photo taken on July 7, 2021 shows members of the Karenni People Defense Force (KPDF) taking part in military training at their camp near Demoso in Kayah state. Photo: AFP

How is the Spring Revolution faring?

When it comes to the answer, there is both cause for hope and also worried concern, as the answer is intertwined with the National Unity Government (NUG) and its relations with the Ethnic Armed Organizations (EAO), and the cold, hard fact that many resistance groups or People's Defence Forces (PDF) are poorly armed, and experimenting with home-made rifles and improvised explosive devices (IED).

To gain an insight into the progress being made by the Spring Revolution, it is useful to assess the statements made around the NUG's first anniversary, to assess how much of the resistance sits under the NUG umbrella and how much is independent, and then to look at more recent developments, including the angry spate of PDF reactions in the wake of the junta's execution of four pro-democracy activists.

Myanmar sees daily firefights but how is the battle for Myanmar's soul faring?

WELCOME TO THE REVOLUTION

The NUG did not miraculously appear out of the ether the day the military illegally grabbed power in 2021. It took a couple of months to coalesce.

Now, over 18 months after the coup, we are in a better position to make an assessment of progress of what has been called the Spring Revolution.

On 16 April this year, the NUG issued a press release concerning its performance on the first anniversary of its founding. It outlined the NUG's achievements in five areas which were foreign relations, social, economy, military and politics.

Concerning foreign affairs, the NUG said it was calling on the international community to ditch recognition of the illegal military junta and push for recognition of the NUG and Spring Revolution.

In the United Nations, Ambassador Kyaw Moe Tun continues to represent Myanmar on behalf of the NUG, while its functionaries and ministers have been meeting and discussing with high officials from friendly countries. Documentation is being compiled on crimes against humanity committed by the junta in coordination with domestic and foreign organizations. NUG representatives were appointed to the Czech Republic, UK, Norway,

France, Australia, South Korea and Japan. The NUG is working to gain representation in ASEAN. It is also preparing to open a representative office in the US.

In the social sector, the NUG provides support for public service such as healthcare and education, including humanitarian aid for the needy public and supporting the Civil Disobedience Movement (CDM) which has been a crucial part of the Spring Revolution.

The NUG has been providing online healthcare to the public and has opened 51 hospitals and 44 basic healthcare clinics in its controlled areas. It also provides healthcare services to the public through 167 mobile clinics. Besides, the NUG has reopened some nursing universities and conferred the participants Nursing Degrees accordingly. The NUG is also preparing to reopen the medical universities.

In the educational field the NUG is implementing virtual online teaching for basic, higher and vocational training through its education boards in 286 townships. The NUG has started working on in-person teaching in its controlled areas.

Within a year, the NUG was able to provide around 2.72 billion Kyat in humanitarian funds. It is systematically working in cooperation with the Coordination Committee composed of ethnic organizations, the Public Administrative Bodies, the PDFs, relevant MPs and the civil society organizations (CSOs). In addition, the NUG was able to provide aid to more than 50,000 pregnant women. The NUG is planning to honour the CDM staff, according to its press release.

Militarily, the NUG is implementing the central command system by forming the Central Command and Coordination Committee (C3C) in coordination with its allied armed groups. The NUG's Defence Ministry has formed PDFs in more than 250 townships along with 259 regiments and units. More than 100 of the 354 Local Defence Forces (LDFs) formed in urban and rural areas are affiliated with the NUG's PDF regiments and units. Within one year, the NUG has spent around \$30 million on the military sector.

The NUG's Defence Ministry, the PDFs, the LDFs and the ethnic armed organizations (EAOs) control around 50 per cent of the total area of the country, according to the NUG's press release.

To date, the total number of soldiers and police members defection to the people's side has reached some 10,000 and about 450 million Kyat have been spent on the defectors.

The NUG has been holding informal talks with the EAOs with the aim to overthrow the military junta and end the military dictatorship.

In the economic sector, the NUG has prioritized to cut off the income sources of the junta, such as cutting the connections with the big oil companies like Total and Chevron which are

its major income sources, to be in tune along with the economic sanctions imposed by foreign countries. Up until March 2022, the NUG has sold up to 72,580 treasury bonds to raise funds for the revolution.

In the political sector and transitional period, the NUG vowed and committed itself to strive for a federal democratic union as aspired to by the people according to the Federal Democracy Charter approved at the People's Congress led by the National Unity Consultative Council (NUCC), according to its first anniversary press release.

MILITARY IMBALANCE

The press releases of a host of PDF groups might give the impression that the war is being won against the forces of the military junta. But reality is more nuanced.

Myanmar Peace Monitor, published by the Burma News International in its Issue No: 50, 20 April 2022 titled, "NUG Annual Report Card" writes:

"According to the facts included in the NUG's one-year anniversary statement, the future journey of the Spring Revolution is very satisfying. However, the NUG's protection of the people from cases like the Military Council's atrocities, massacres and mass burnings, arson in Thantlang of Chin State and the burning of houses in the villages in Sagaing Region, is questionable. It is found that the NUG is weak in arming the PDFs and providing technical assistance and the necessary funds for the revolution forces which emerged in urban and rural areas although the NUG declared the nationwide revolt against the military group."

"The NUG's trust, understanding and support for the revolutionary forces which are making resistance by taking up arms is not enough to crush the deeply-rooted dictatorship as the Military Council is equipped with better weapons."

"In an interview with the RFA, the NUG's Defence Minister said only 25 percent of the revolutionary forces in urban and rural areas could affiliate with the NUG over the one-year of the Spring Revolution. Except the record-taking and the issuance of statements which denounce airstrikes across the country, the NUG could do nothing."

Seen from what the NUG's Defence Minister Ye Mon said it is clear that a lot needs to be done to bolster the armed wing or PDF forces of the NUG in order to change the military balance in its favour.

BUILDING MILITARY CAPABILITY

What is clear is that the last year has seen rush by largely young participants to take up arms against the military junta – but a desperate realization that the arms are hard to find.

The peaceful anti-coup rallies of the first few weeks after the February coup turned into bloody crackdowns in March 2021. This in turn gradually morphed into armed resistance when confronted with the junta's extreme repression.

“Open fighting between the military regime and the pro-democracy movement began on March 28th, 2021 when junta troops stormed a protest camp in Tarhan ward, Kalay Town in Sagaing Region. Protesters in Tarhan, armed with makeshift weapons, resisted the security forces,” writes Ye Myo Hein in his recent study titled “One Year On: The Momentum of Myanmar’s Armed Rebellion” published in May 2022.

“Fighting quickly sprang up in other parts of the country. Completely unanticipated by the coup leaders, an armed resistance movement erupted in the Bamar-dominated heartland of Myanmar, which had witnessed little armed conflict for several decades,” he points out.

The newly-formed groups are known widely as PDF, with some joining the EAOs.

Those who worked independently and also under the NUG soon found out acquiring weapons was not an easy task, especially in the central regions like Sagaing and Magwe, and fighting with home-made guns was not a solution. So, they turned to making improvised explosive devices (IED).

Military-grade weapons imported or made in EAO-run factories typically cost triple when they reach central Burma, which the PDF in these areas could ill afford. But in contrast assembling IEDs is relatively easy and affordable and its usage is also potent in guerrilla warfare.

Laying a string of IED along the road and detonating it together when the enemies enter the killing zone has been a tactical strategy largely used in Chin State, Sagaing and Magwe regions, including Karen, Kachin and Karenni states, with high effectiveness. It is known as “Padaeda mine”, which means a string of connected mines exploded together at the same time, causing huge damages to the junta's troops, as evident by the numerous attacks on the junta troops countrywide by the resistance groups.

The PDF and LDF in Sagaing learning from YouTube and sharing know-how between themselves went from making rudimentary guns to assembling explosives and mines according to various social media reports.

As of May, Yinmabin PDF in Sagiang Region was able to produce a long-range artillery system that has a range of around nine miles, according to their claims.

Reportedly, they were able to use it and the artillery fire in one attack killed about 10 junta soldiers when they targeted a bunker in the fighting in Sagaing's Kani Township on 12 May.

MAKING WEAPONS

How can we view the efforts being made to arm the fighters of the Spring Revolution?

Following these rudimentary weapons production efforts, some of which proved deadly to the makers, the People Soldiers Production Team (PSPT) was formed in December 2021. They include graduates of the Defence Service Academy and military officials from the

Directorate of Artilleries — and represent a first in self-produced weapons by insurgent forces in Myanmar, according to a RFA report 10 June.

Accordingly, they said when they joined the CDM or resistance they took all the instruction blue-prints necessary for the production of weapons.

Captain Nyi Thuta, the leader of the PSPT, told RFA Burmese that the group had selected four types of guns and other weapons for production from eight it had experimented within the last six months. The new weapons are already being used in military campaigns.

“We are manufacturing single-shot firearms. We also produce automatic submachine guns. They can fire single shots or empty an entire magazine,” he said.

“We are also manufacturing land mines as well as bombs that can be dropped using drones. We have plans to produce many other weapons, but we can’t disclose that information right now.”

Nyi Thuta said that while the research required to manufacture a gun typically costs up to 1 billion kyat (US\$540,000), the cost to produce them outside of a factory is as much as four times cheaper than those on the market. He gave the example of a PSPT-produced submachine gun, which costs only 1.3 million kyat (US\$700) compared to 5 million kyat (US\$2,700) from a retailer.

Nyi Thuta said that PSPT weapons are of “standard quality and effectiveness,” but the group is only able to produce one-eighth of what normal manufacturers can produce because of limited access to equipment, according to the RFA report.

ASSESSING THE RESISTANCE FORCES

Who are the groups that make up the Spring Revolution resistance?

In the aftermath of the February 2021 military coup revolutionary groups popped up like mushrooms following the massive crackdowns of the mass rallies across the country. Four months after officially forming the PDFs, the NUG declared a “people’s defensive war” against the military junta on 7 September 2021, which undoubtedly helped fill up the ranks of the revolutionary groups in a major way.

Terminology matters but it can also be confusing to an outsider.

On 5 May, the NUG formally announced the “People’s Defence Force (PDF)” which are broadly classified into two categories as “local defence forces” (LDFs) and those linked with the NUG’s Ministry of Defence (MOD), which are known as “PDFs,” according to Ye Myo Hein in his study mentioned above.

According to him “LDFs have mostly developed from local defence teams, and they operate in their townships (somewhat) independently and separately from the NUG while remaining outside its command and control.”

“The PDFs on the other hand bear stronger connections to the shadow government – some were formed by, others recognized by, and a few commanded by the NUG,” he writes.

“Beside LDFs and PDFs, there are also People’s Defence Teams (PDTs, or PaKaPha in Burmese) formed by the NUG. The main task of the PDT is to engage in urban guerrilla warfare, to provide trainings and necessary logistics, to mobilize the public and to coordinate during major offensives with the PDFs,” according to Ye Myo Hein.

He explained the broadly-based new revolutionary groups as follows: “Unlike the periphery-based ethnic armed groups, the PDFs, PDTs, and LDFs extend throughout the whole country, from Tanintharyi in the south to Kachin in the north and from Karenni and Shan in the east to Chin in the west. Despite their ubiquity, they are unevenly distributed, as Sagaing hosts the largest number and Ayeyarwady and Shan have only a small number.”

According to him, the NUG initially formed five regional commands namely: Northern, Eastern, Southern, Central, and Western Regional Commands, but later those regional commands were later merged into three military divisional commands, No. (1) Military Divisional Command, No. (2) Military Divisional Command and No. (3) Military Divisional Command.

“The PDFs are formed as battalions under the Military Divisional Commands, and the PDTs are township-based defence forces under the control of the NUG’s Ministry of Defence. Most LDFs are also township-based militia groups formed by the local pro-democratic activists, but some were coalesced into district, region, and state-level coalitions. The NUG has also started forming People’s Administrative Teams (PATs, PaAhPha in Burmese) and People’s Security Teams (PSTs, PaLaPha in Burmese), of which the former is mainly concerned with administrative activities and the latter with public security duties.”

Regarding the strength of the newly-formed groups he writes: “The total number of the PDF/PDT/LDF personnel is difficult to estimate. We estimated that it hovers around 25,000 in our November report, but we expected that the figures would increase as the initial volunteers passed their basic military lessons on to other young activists. Based on our February 2022 data, the total number of the PDF personnel is now around 40,000, and the number within the PDTs is not much different from that figure. U Ye Mon, the NUG Defence Minister, said that the number of PDFs is between 50,000 and 100,000.”

Concerning the problemat of acquiring armaments he writes: “The other main challenge is to acquire arms and ammunition. So far, the NUG and EAOs have managed to procure only around 10,000 small arms for the PDFs, while it is estimated that approximately 5,000 rifles were purchased on the black market by individual PDFs and LDFs, with the support of public

donations and with their own money. The 15,000 small arms represent only 20 to 25 percent of all the weapons needed by all the anti-junta combatants. Most resistance forces therefore rely on home-made firearms produced by the local arms-manufacturing facilities.”

On capacity to produce much needed firearms he writes: “According to my findings, there are about 70 weapons manufacturing workshops, of which 10 to 12 percent can produce semi-automatic rifles, including 3-D printing productions, but most are still rudimentary. These home-made firearms serve about 30 to 40 percent of localized armed requirements.”

Regarding the lack of heavy armaments and an air defence system he writes: “In addition to a significant shortage of small arms, the resistance forces severely lack heavy armaments. Photos and video footage frequently posted on social media demonstrates that some forces have acquired more advanced weapons, such as machine guns, rocket propelled grenade launchers and mortars, but these are in very limited numbers. Throughout the past several months, the Sit-Tat (Myanmar Army) has been launching heavy offensives against the PDFs with air-power, artillery, and armoured-vehicles, and countermeasures such as artillery, anti-air, and anti-armour capabilities are still unavailable to anti-junta forces. Although some EAOs possess heavy equipment, such as China-made man portable air defence systems, they are reluctant to hand them over to the newly-founded armed outfits.”

PROGRESS BUT LIMITED FUNDING

NUG’s Defence Minister Ye Mon on 5 May, to mark the first anniversary of the PDF’s establishment, told Myanmar Now in an interview that he was satisfied with the progress made.

“I am actually very satisfied with the PDF’s journey over the past year. I’m proud of it, in fact. Our comrades started from nothing at all. They had no military training and no weapons. At the beginning of the armed resistance, they had to invent their own weapons to fight back against the junta. So, you can say we have really come a long way since then.”

“We have been able to arm our troops to some extent, so that’s a win for us. When the PDF was first founded, we didn’t even have any funds, but thanks to the people’s support and our troops’ commitment, dedication and perseverance, we managed to overcome many challenges,” he added.

Responding to the question to what extent have the PDF been armed, he said: “We have formed a total of 259 PDF battalions and local defence forces in 250 townships, according to our latest records. We have also finished forming regional commands and supervision teams. We are prioritizing the formation of supervision teams for each district at the moment.

“In just eight months, we managed to arm 10 times more troops than when we started. We have collected more weapons and ammunition for the coming months. Therefore, we are going to be able to provide more weapons for the defence forces.

“We are also finally able to make our own semi-automatic rifles and support is also given for the production of those rifles. Therefore, the revolution is going to pick up momentum in the coming months,” he added.

Naing Htoo Aung, permanent secretary of the NUG Ministry of Defence, echoed the sentiment of his superior Ye Mon according to the media reports.

When he was asked if more direct attacks against the junta were to be expected this year, he confidently answered “Yes”.

He said his ministry needed over US\$100 million to arm all the PDF troops and due to underfunding it can only fund 10 per cent of the troops.

The defence ministry has a separate unit for weapon production provided financial, material and technical assistance to the production groups. It has achieved significant improvement after numerous failures and started to see the benefits of the money it spent on research and development over the last year. The ministry attaches great importance to the weapon production and details on the development will be revealed at an appropriate time.

While the junta's research think-tank said the NUG's defence department weapon manufacturing cannot be effective and accurate due to the lack of necessary precise machinery, the PSPT is of a different opinion.

Thein Tun Oo, executive director of the pro-military Thaenaga Institute for Strategic Studies think tank, said any weapons produced outside of factory settings would be largely useless against Myanmar's military, according to the RFA report in June.

“The technology needed to build military weapons requires far more precision than what can be found in civilian industry. The accuracy required is on the micro-scale level, so I question whether that can be achieved in a regular workshop,” he said.

“Secondly, it would be nearly impossible for them to maintain consistent quality on a mass-production scale, given the lack of raw materials. ... These challenges are crucial to overcome if they are hoping to win a revolution.”

However, Naing Htoo Aung, permanent secretary of NUG, rejected Thein Tun Oo's views, suggesting that with help from the NUG in securing funding and raw materials, the PSPT's weaponry could turn the tide for the resistance.

“In this situation, improving self-production facilities, both in terms of quality and quantity, is the most helpful way to contribute to the revolution,” he said.

Although the NUG's defence ministry had spent around US\$30 million in funding on the resistance movement, it acknowledged that it would not be able to supply all the PDF units with enough weaponry needed, the RFA report said.

However, if SR-1 (Spring Revolution -1) production rollout, which is in the category of sub-machine gun can be produced between 300,000 to 500,000 it will be a big game changer and the revolution will finish quickly, Naing Htoo Aung said.

The SR-1 sub-machine gun production which will continue is mainly aimed at supplying the revolutionary forces in Sagaing Region.

“We are helping Sagaing Region in two patterns. One is giving the weapons which we produce to them directly and the other is sharing know-how and financial aid so that they can produce the weapons themselves,” said CDM Captain Nyi Thuta, according to Myanmar Pressphoto Agency in its 13 May report.

The NUG through Foreign Minister Zin Mar Aung and UN representative Kyaw Moe Tun have been pushing for military material and related support.

Meanwhile, in the wake of the July executions of four pro-democracy activists, there has been a noted uptick in do-or-die resistance by the PDFs against the military junta.

Whatever the junta was thinking in allowing the judiciary to go ahead and hang these men, the actions appear to have prompted a redoubling of efforts by the PDFs to oust the generals, sinking any possibility of dialogue between the two sides.

POSSIBLE END GAMES?

Behind the die-hard euphoria of the Spring Revolution resistance movement is a question of the end-game outcome, at least in the medium term.

Burma experts and analysts have posited four likely scenarios.

First, the junta will be able to crush all the opposition groups and resume unchallenged authority again like in the past.

Second, the ethnic-democratic opposition – NUG, PDFs and EAOs - wins the fight and are able to establish the much aspired to and anticipated federal democratic union.

Third, the stalemate drags on and a long war of attrition continues without decisive victory for any party.

And fourth, the country falls into an abyss with the various armed groups ruling their fiefdoms in a failed state manner.

By all indications, the present situation is akin to the fourth scenario, in practical terms.

But the NUG/PDF, together with the EAOs may be able to avert the outcome in line with the number two scenario of beating the military junta and delivering a democratic federal union to the people.

Political settlement through dialogue with the junta is unthinkable, given its crimes against humanity, reign of terror and tyrannical rule that has killed and detained thousands of people, for the majority of the ethnic-democratic groups - although a small portion of EAOs still are open for negotiation with the junta and a few are sitting on the fence.

In addition, the mood of the people can be summed up in a line displayed often in flash demonstrations across the country that reads: “Thwe Kywe Mar Pay Sut Saya Ma Shi Bu” which literally means “Blood debts cannot be repaid”.

In concrete terms when it comes to the EAOs, the nationwide ceasefire agreement (NCA) signatories of the Restoration Council of Shan State (RCSS), Democratic Karen Benevolent Army (DKBA), Karen National Liberation Army – Peace Council (KNLA-PC), New Mon State Party (NMSP), and Pa-O National Liberation Organization (PNLO) are open for negotiation with the junta, while the United Wa State Army (UWSA) and Mongla or National Democratic Alliance Army (NDAA) are prepared to sit on the fence.

After a break of two years of an informal ceasefire since end of 2020, the Arakan Army (AA) might be on the verge of re-entering the armed conflict against the junta, due to the rivalry of imposing their respective administration apparatus in Arakan State. Likewise, the Shan State Progress Party (SSPP) could also be in the same situation as the junta is pressuring it to remove three of its outposts which until now has rejected thrice by the SSPP.

Speculation is rife that the junta is not satisfied with the UWSA as it has not sided with the junta as expected but chosen to sit on the fence; and teasing SSPP is a way to irritate the UWSA or touching the water to find out whether it will really side with its ally SSPP when the junta really starts to attack SSPP.

The territories of SSPP and UWSA are adjacent and also the former serves as a buffer for the latter, which is crucial to its security and has to be protected at all cost. Thus, if the SSPP is attacked, the UWSA might abandon its fence-sitting stance and enter the armed conflict fray.

In contrast, the Chin, Kachin, Karen, and Karenni states EAOs are generally in tune with the NUG/PDF concerning the common outlook of replacing the junta and uprooting the military dictatorship, so that the people's aspirations can be realized.

Thus, the task of the NUG, as the principal representative of the Bamar-dominated regions will have to be two things to heighten the tide of the Spring Revolution.

One is to put more effort into soliciting and realizing the broad alliance of ethnic-democratic forces politically and militarily, even though it is already on the right track.

Another is to work for more military capability by empowering the PDF with more weapons and combat readiness, with the aim to take down the military junta in any way possible.

When it comes to the NUG's scorecard over a year after its establishment, positive marks can be offered despite the hurdles they have faced. But the body that makes up the official hub of the Spring Revolution will have to do far more to pull out the stops if Myanmar is to become a free, democratic and federal union.

<https://www.mizzima.com/article/myanmars-national-unity-government-seeks-arm-its-fighters>

At least eight civilians reported dead as Myanmar military torches another Sagaing Region village

Junta forces airlifted into Depayin Township burn half the homes in a village and take dozens of people hostage, locals say

[Linn Htin](#) | Published on Aug 10, 2022



A car and motorcycles torched by the military column that occupied Kaing Kan village from August 4-6 (Supplied)

Myanmar army troops operating in eastern Depayin Township in Sagaing Region set fire to the village of Kaing Kan over the weekend, killing at least eight residents in the raid, according to local sources.

A resident of the area and a member of a resistance force both told Myanmar Now that two army helicopters shot at the village on the morning of August 4, dropping soldiers in three to four locations between Kaing Kan and neighbouring In Pin Ya Din who then proceeded to launch a ground assault.

The troops occupied Kaing Kan until Sunday morning, torching it as they left.

"They set fire to a few houses on the first day but torched most of the village on the morning of their departure," a local man said.

Some 145 of the village's 300 homes were destroyed, and four bodies were found within the remains of one burned household.

Two more people were found dead in the sewer canal on the outskirts of the village following the raid.

The identities of the six people were not confirmed at the time of reporting.

Soldiers also reportedly shot and killed a 60-year-old man from another Depayin village, Shaw Phyu, and his two sons among dozens taken hostage from the area. Another villager from In Pin Ya Din was also said to have been shot and killed, according to the two local sources.

Myanmar Now is unable to independently verify the number of civilian victims in the assault.



The remains of homes destroyed by the military column that occupied Kaing Kan village from August 4-6 (Supplied)

According to the Depayin Township Brothers, a local anti-junta defence force, the military column responsible for the attack was made up of around 80 troops. They identified the soldiers as being from Light Infantry Battalion (LIB) 376, normally based in Kyauktaw, Rakhine State—hundreds of miles southwest of Depayin.

A spokesperson for the resistance group said that in addition to homes, the junta troops also set fire to rice mills, cars, motorcycles and farm equipment in Kaing Kan.

“Nothing at all is left,” he told Myanmar Now.

He said that the soldiers took more than 35 people hostage: 14 from Shaw Phyu, 10 from In Pin Ya Din and 12 from another village, Nagabo.

“They are using the civilians as human shields to prevent an attack [by the resistance] with explosive devices,” the defence force spokesperson said.

At the time of reporting, he stated that the column from LIB 376 was occupying the village of Mu Kan Gyi, also near Kaing Kan.

At least 1,886 civilian homes have been destroyed across the country by the military since the February 2021 coup, according to monitoring group Data for Myanmar. The majority were in Sagaing Region.

The junta has repeatedly denied responsibility for such attacks and has instead blamed the acts on resistance forces.

<https://www.myanmar-now.org/en/news/at-least-eight-civilians-reported-dead-as-myanmar-military-torches-another-sagaing-region>

More than a thousand villagers flee Sagaing region battle

Residents say they are afraid to return to their village to count casualties as around 100 troops are still there.

By RFA Burmese | 2022.08.10



The charred remains of Tin Dein Yan village in Sagaing region's Ye-U township, which was attacked by junta forces. Ye-U township's People's Defense Group

Two People's Defense Force members died in fighting with Myanmar junta troops in Sagaing region's Ye-U township. A local PDF commander confirmed they were both members of the local defense force. The PDF said at least 10 junta troops also died but RFA

could not independently verify this.

More than 1,000 locals fled Kone Thar, Ywar Thit, Nga Pyaw Taw and Kun Ohn villages after air raids on Wednesday, residents told RFA.

A Kone Thar resident, who declined to be named for security reasons, said during the battle in the village the junta used helicopter gunships and fired on the village for around 30 minutes.

Fighting broke out when junta soldiers arrived from Nyaung Hla and Mu Son villages.

Helicopters were brought in to help the soldiers, arriving twice in the morning to drop off troops and fire on PDF members.

The local resident told RFA the gunfire was not just aimed at the militia but also damaged roads and a hospital.

Although most of the residents were able to flee, some elderly people were left in Kone Thar.

Locals said they don't know how many residents were killed because they were afraid to return to the village until the fighting died down.

They said around 100 junta soldiers are still in Kone Thar.

RFA's calls to Sagaing region's Military Council Minister of Social Affairs Aye Hlaing went unanswered.

Military Council spokesman Maj. Gen. Zaw Min Tun, said in the past the military council forces only attack villages in Sagaing Region that are training and hiding members of the PDFs.

Internet and telephone access in Ye-U township is often cut off when junta forces carry out raids, locals told RFA.

The U.N. Office for the Coordination of Humanitarian Affairs (UNOCHA) said more than 1.2 million people have fled their homes across Myanmar between the Feb. 1, 2021 coup and Aug. 3.

<https://www.rfa.org/english/news/myanmar/more-than-a-thousand-villagers-flee-08102022054632.html>

Junta troops kill 5, torch hundreds of homes in Kachin state village

The three-day raid followed the capture of a military camp by paramilitaries and ethnic rebels.

By RFA Burmese | 2022.08.10



Undated file photo of aerial view of Se Zin village, Hpakant township, Kachin state.
Citizen journalist

Junta troops killed five civilians and torched as many as 400 homes over three days of air raids, heavy artillery fire and fierce clashes with a joint force of ethnic rebels and pro-democracy paramilitaries in northern Myanmar's Kachin state, residents said Wednesday.

Four of the victims were killed on Tuesday when military jets flew the first of eight bombing runs over Se Zin village in the jade mining township of Hpakant, killing a child, said a resident, who spoke on condition of anonymity, citing security concerns.

"The last plane bombed at about 8:00 p.m. and then they fired at the village with machine guns and 60-mm heavy weapons," he told RFA Burmese.

"The child died on the spot when his house was hit by the shelling. One woman had to have her leg amputated. And this morning, about 6:00 a.m., a family was shot at while trying to leave on a motorcycle. The husband and wife and their son [all died]."

The fifth victim, a man in his 40s, died on Monday when a shell fell on his house during heavy fighting near the village, the resident said.

He told RFA that there may have been additional casualties in the village, but said they hadn't been confirmed.

The raid followed a Monday attack by a combined column of ethnic Kachin Independence Army (KIA) and anti-junta People's Defense Force (PDF) paramilitaries that led to the capture of a military camp in Se Zin village and a pro-military Shanni National Army (SNA) camp located across the river in Shwepyi Myint village in Sagaing region's Homalin township. The joint force also attacked the Se Zin Village Police Station on Tuesday.

RFA was unable to confirm the number of casualties in the clashes.

Another Se Zin resident, who also did not want to be named, said hundreds of homes in the village were destroyed in a fire set by junta troops.

"There are about 500 houses in the whole village and 300 or 400 have been turned to ash," he said.

"The fires were set by the military and the Shanni forces. They did it deliberately. They even set fire to houses that were left undestroyed [in the bombing]."

Se Zin is a busy village surrounded by private gold mines in Hpakant's Hawng Par village tract.

The fighting forced more than 3,000 residents of Se Zin to flee to the township's Tar Ma Hkan village, about an hour away by motorcycle, where they are sheltering in schools, churches and monasteries, the resident said.

He said the refugees had fled with only the shirts on their backs and are in need of emergency food, clothing and medicine.

Other residents of Hpakant told RFA that some of the villagers remain trapped in Se Zin, where the military has set up a camp.



File photo of houses in Se Zin village, Hpakant township, Kachin State. Credit: Citizen journalistThe 'usual response'

Speaking to RFA on Wednesday, Social Affairs Minister Win Ye Tun, who serves as the junta's spokesperson in Kachin state, said the details of the situation in Se Zin village are "not yet

known," but said the military is "ready to help" those who have fled their homes.

"We have contingency plans for people who have to leave their homes because of fighting," he said.

"I haven't received any news yet about the fires or the clashes. I am the minister of social affairs, so reports about the fighting don't come to me."

Col. Naw Bu, the news and information officer for the ethnic Kachin Independence Organization (KIO), said it has become “routine” for the military to burn the homes of residents whenever there is a clash.

“Last night, there was an attack on the police station in Se Zin village and this is the usual response of the [junta],” he said.

“When there is a battle with their adversaries, whether it is near a village or their camp, or in the village, they won’t hesitate to kill people or torch houses.”

Naw Bu confirmed that there had been three consecutive days of heavy fighting in Se Zin village beginning on Monday and that the military had “launched aerial attacks all day” on Tuesday.

The raid on Se Zin comes less than a month after about a week of clashes beginning on July 16 between the military and the armed opposition in and around the village.

Hpakant is one of the most heavily militarized townships in Kachin state. The military cut off mobile internet access to the area on Aug. 20 last year.

Translated by Khin Maung Nyane. Written in English by Joshua Lipes.

https://www.rfa.org/english/news/myanmar/kachin_raid-08102022185524.html

Military uses airstrikes to fend off KIA attack in Hpakant

KIA forces successfully overran an army outpost a day before their failed attempt to seize control of a police station on Tuesday

[Nyein Swe](#) | Published on Aug 10, 2022



KIA soldiers in Mai Ja Yang, a town controlled by the group in northern Kachin State (STR/AFP via Getty Images)

The Kachin Independence Army (KIA) failed on Tuesday to capture a police station in Kachin State’s Hpakant Township, a day after overrunning a military outpost and a rival ethnic army’s checkpoint

in the same area.

Residents of Sezin, a village located about 50km southwest of the town of Hpakant, said that the military carried out two airstrikes there on Tuesday afternoon to repel the KIA attack.

The KIA troops began their assault at around 1pm, and a military helicopter and a fighter jet arrived about 30 minutes later, a local man told Myanmar Now.

Earlier, he said, several shots were fired from a helicopter at places around the village where KIA troops were believed to be located.

“They fired randomly around the village at around noon, before the clash started, and then resumed after the KIA began their attack on the police station,” he said.

Residents of the area fled after the clash broke out, and are still sheltering at a nearby monastery, according to a woman who lives in the village.

Fighting continued until around 3pm, she said, adding that the KIA forces retreated after coming under aerial assault.

“The police station is not that big, but the KIA couldn’t attack it properly because of the airstrikes,” the woman said.

Myanmar Now attempted to contact KIA information officer Col Naw Bu for further details on the incident, but he was unavailable for comment.

A day earlier, KIA forces captured a nearby junta outpost and a checkpoint manned by members of the Shanni Nationalities Army (SNA), an ethnic armed group [accused of](#) collaborating with regime forces.

Five junta soldiers stationed at the outpost were reportedly taken prisoner, and several bodies were seen near the SNA checkpoint after it came under attack.

It was unclear how many casualties there were from the two days of fighting, but at least one 40-year-old man was reported dead after an army artillery shell landed near the police station in Sezin on Monday.



An SNA member in 2016 (SNA)

Citing local sources, SNA spokesperson Col Sai Phone Han confirmed that several members of the group had been killed, but said that the exact number was still unknown.

“We are still monitoring the situation,” he said, adding that the SNA troops retreated because they

were outnumbered.

The KIA also [clashed](#) with regime troops near Sezin in July, pinning down an army column for three days, until the military launched a series of airstrikes.

Since then, the junta forces have remained mainly on a hill east of Sezin, with reinforcements coming in by helicopter, according to sources.

The KIA has had a number of serious battles with regime forces and their allies over the past month, not only in Hpakant, but also in Tanai and Waingmaw townships in Kachin State and Kutkai Township in Shan State.

The group has spoken out against last year's coup, and the chair of its political wing, Gen N'Ban La, has vowed to collaborate with the country's people and other organisations to "eliminate the dictatorship."

The SNA has denied siding with the regime, but said that it had joined forces with junta troops in some cases to fight back against incursions by other groups on its territory.

<https://www.myanmar-now.org/en/news/military-uses-airstrikes-to-fend-off-kia-attack-in-hpakant>

At least Eight Civilians Killed as Myanmar Junta Launches Airstrikes in Kachin and Kayah States

By **THE IRRAWADDY** | 10 August 2022

Almost the entire village of Sezin in Hpakant Township, Kachin State was burned down on Tuesday after being bombed and torched by military regime jets and junta troops.

Several dozen villagers were reportedly killed and wounded in the attacks, which destroyed between 400 and 500 homes. However, the exact number of casualties is unknown, according to residents and Kachin media outlets.

But five villagers were confirmed killed by the junta airstrikes, a resident told The Irrawaddy on Wednesday.

The airstrikes and arson attacks came after a combined force of the Kachin Independence Army (KIA) and the Kachin Regional People's Defense Force (PDF) **raided** and seized a military base outside Sezin Village and a pro-junta militia camp in nearby Shwe Pyi Myint Village on early Monday morning.

Fierce clashes continued in Sezin Village on Tuesday as the KIA and the local PDF attacked regime troops and militia from the pro-junta Shanni Nationalities Army (SNA), who were defending the police station in the center of the village.

During the firefight, regime jet fighters bombarded the residential area around the police station twice, while junta reinforcements were airlifted in by helicopters, said a resident.



Sezin Village in Kachin State's Hpakant Township before it was destroyed by junta airstrikes and arson attacks./ Photo- CJ

Regime jets launched three more airstrikes on Tuesday night and early Wednesday morning. After the airstrikes, SNA militia torched almost all the houses still standing.

Regime forces also opened fire on villagers who were trying to put out the fires, added the resident.

At least two villagers were gunned down by junta forces while trying to extinguish the fires, according to the resident.

On Wednesday morning some residents fled the village, but many others are still trapped in the village or its monastery, said local media and residents.

Villagers sheltering at the monastery have been threatened by regime forces that they will be shot if they go outside.

"They [regime forces] violate all military codes of conduct and all laws as they have even killed prisoners of war, children and civilians across the country. They are burning down villages. They also conduct indiscriminate killings since they regard all civilians as their enemies," said the Sezin resident.

He added: "They [regime forces] don't follow any military rules and regulations and international laws as they are not soldiers anymore. They are just murderers."

Clashes between resistance forces and the junta soldiers continued until Wednesday morning.

In mid-July, several days of intense fighting between regime soldiers and a combined force of the KIA and PDFs took place in the area. The regime launched [airstrikes](#) after suffering heavy losses in the clashes.

Amid near-daily attacks from PDFs and ethnic armed organizations, regime forces across the country have relentlessly committed atrocities including the arbitrary killings of civilians, extrajudicial killings of resistance detainees, burning people alive, using civilians as human shields, air and artillery strikes on residential areas, looting and burning houses and acts of sexual violence.

Junta airstrikes in Kayah State

A civilian was killed and two others wounded on Tuesday when regime jets bombed residential areas of Loikaw District in southeast Myanmar's Kayah State.

On Tuesday morning, the jets conducted three airstrikes on Dawpapar Village outside Loilin Lay, a town in Loikaw District, without any provocation, said the Karenni Nationalities Defense Force (KNDF).

One civilian was killed and two injured in the bombing, while a medical clinic and house were destroyed.

After the airstrike, the junta's artillery battalion 250, which is based in Loikaw, shelled Dawpapar Village many times, added the KNDF.

The KNDF said that the military regime is brazenly committing war crimes by conducting deliberate air and artillery strikes on civilian targets for no reason.

<https://www.irrawaddy.com/news/burma/at-least-eight-civilians-killed-as-myanmar-junta-launches-airstrikes-in-kachin-and-kayah-states.html>

Patient killed as Myanmar military airstrike hits Loikaw clinic

The attack is just the latest carried out by regime forces on a medical facility in Karenni State

Esther J | Published on Aug 10, 2022



The clinic in Daw Par Pa after it was hit by an airstrike on August 9 (Supplied)

A man was killed in Karenni (Kayah) State's Loikaw Township on Tuesday after the clinic where he was receiving treatment was hit by a Myanmar military airstrike, according to locals.

The victim, 60-year-old Thoe Reh, was at the clinic in the village of Daw Par Pa, east of the town of Loilin Lay, when it came under attack on Tuesday morning, residents said.

"I'm not sure if he was inside or outside of the clinic at the time," a person living in the village told Myanmar Now, adding that there were no other casualties.

"They dropped so many bombs. The fighter jet passed over the area three times," said the villager, who spoke on condition of anonymity.

According to a statement released by the Karenni Information Center, Thoe Reh was a resident of Daw Se, another village in the area.

Daw Par Pa is a village of around 300 households. Its population also includes people from other villages who have been displaced by the ongoing conflict in Karenni State.

According to another resident, the air raids on Tuesday also forced children studying at the village school to flee.

Myanmar's junta has not released any comment on the incident.

This is not the first time that the regime's forces have bombed a medical facility in the state. A number of other rural clinics have also come under attack, and in February, two hospitals were hit during raids in Demoso Township.

In November, a charity clinic run by Loikaw's largest Catholic church was forced to close after junta troops raided it and arrested members of its medical staff.

According to a statement released by the Progressive Karenni People's Force on August 1, the military has carried out a total of 157 airstrikes in Karenni State and southern Shan State's Pekhon Township since last year's coup.

<https://www.myanmar-now.org/en/news/patient-killed-as-myanmar-military-airstrike-hits-loikaw-clinic>

Arakan Army Detains Myanmar Junta Ally in Rakhine State

By **THE IRRAWADDY** | 10 August 2022

The leaders of the Arakan Liberation Party (ALP) have vowed to take revenge for the detention of one of their senior members by the Arakan Army (AA).

The powerful Rakhine ethnic armed organization seized Lieutenant Colonel Khaing Paw Lin, a key figure in the ALP, on August 2 from his house in Narzi Ward in Sittwe, the Rakhine State capital, said the ALP.

The ALP and its armed wing the Arakan Liberation Army are an ethnic Rakhine revolutionary group formed in 1967 to fight for equality. They are based along Myanmar's border with Bangladesh and India. The ALP signed the Nationwide Ceasefire Agreement (NCA) in 2015.



ALP leader Daw Saw Mra Razar Lin and Lt-Col Khaing Paw Lin attended the peace talks with junta leader Senior General Min Aung Hlaing in June. / ALP

On Sunday, the ALP detained a resident of Narzi Ward, Ko Aye Ko, in connection with the AA's abduction of Lt-Col Khaing Paw Lin. Another man, Ko Kanache, escaped arrest, ALP spokesperson Khaing Kyaw Soe told The Irrawaddy.

“A group of people from Narzi Ward are responsible for the arrest of Lt-Col Khaing Paw Lin. We learned that they were assigned by the United League of Arakan [the political wing of the AA]. They arrested Lt-Col Khaing Paw Lin and handed him over to the AA. We have detained the people who are involved in the arrest. We have strong evidence. We can’t tolerate anymore. We will also arrest other accomplices,” said the ALP spokesperson.

The ALP had opened an office in Narzi Ward and Lt-Col Khaing Paw Lin was helping rehabilitate former drug users, said ALP leaders.

Junta soldiers were involved in the arrest of Ko Aye Ko, who the ALP accuse of being involved in the Lt-Col’s detention. Ko Kanache was injured in his leg after regime troops opened fire as they attempted to arrest him, but still managed to escape, said locals.

“Around 20 people were involved in the arrest. Some of them were speaking Burmese. It appears that Ko Kanache resisted arrest. I heard gunshots. Maybe they fired shots at him as he ran away,” said a Narzi resident.

ALP spokesman Khaing Kyaw Soe denied that shots were fired or that regime soldiers were involved in the arrest.

U Myat Tun from the Arakan Human Rights Defenders and Promoters Association said: “It panicked residents when the ALP made an arrest in the ward. As the ALP is a NCA signatory, it should not engage in acts that frighten the people.”

Along with ALP leader Daw Saw Mra Razar Lin, Lt-Col Khaing Paw Lin attended the peace talks staged by the military regime in June in the Myanmar capital Naypyitaw.

The AA has previously detained at least ten ALP members, all of whom it is still holding, said ALP central executive committee member Khaing Aung Soe Than.

On August 3, the ALP released a statement calling for the release of Lt-Col Khaing Paw Lin, saying his arrest could harm the unity of the Rakhine people and Rakhine groups marching toward the same goal of equality for Rakhine people.

However, the AA has remained silent about Lt-Col Khaing Paw Lin’s detention.

<https://www.irrawaddy.com/news/burma/arakan-army-detains-myanmar-junta-ally-in-rakhine-state.html>

Civilians Taken By Shan State Armed Groups

By **SHAN** - August 10, 2022

Ethnic armed groups (EAGs) have repeatedly abducted civilians during their war for territory in Shan State. Just last week, the Shan State Progress Party (SSPP) arrested 28 villagers from

Panglong Township in southern Shan State and released 15 residents of Wan Kon on the same day.

According to Sai Hsu, secretary of the political party Shan Nationalities League for Democracy in Loilem Township, the victims are ordinary civilians. “Locals have told me that these people have nothing to do with any organisation. We still do not know where the SSPP has detained them nor have I been able to contact them.”

SHAN could not reach SSPP spokesperson Maj Sai Phone Harn even after several calls to his mobile phone.

According to the Tai Freedom media group, the Restoration Council of Shan State (RCSS), which is fighting the SSPP, released 24 prisoners of war on Saturday 6 August. Of these, 18 were allegedly SSPP soldiers, 5 were informants for the rival Shan armed group and one was a Ta’ang National Liberation Army (TNLA) soldier.



Panglong Township

Additionally, every year in nearby Laikha Township, RCSS abducts civilians and forces them to join their army.

TNLA soldiers abducted Pan San villagers in Ohm Ngan village tract at 11pm on 29 July. According to locals, 30 soldiers kicked in people’s doors to seize about 20 abductees. In the process, they beat and arrested a teacher who’d filmed them taking her husband, who wasn’t on the official recruitment list. He heard that the teacher was taken to Queensland village.

TNLA spokesperson Maj Tar Aik Kyaw told SHAN, he never heard about the woman’s alleged arrest, but confirmed that they recruited other villagers from Ohm Ngan village.

“If a family has two sons, we recruit one of them who is at least 18 years old and resides in the area we control,” he said, explaining that most of them are of Ta’ang nationalities.

The vice chair of Ta’ang’s National Education Committee also told SHAN that the teacher was not among those recently arrested.

In previous months, TNLA soldiers forcibly recruited villagers from Loi Kon in Kyaukme Township and some of the youth fled to Thailand to avoid becoming soldiers against their will.

<https://english.shannews.org/archives/25259>

Myanmar Junta's 'People's Security Groups' Exposed as Fraud Intended to Divide People

By **SAW MOE SET (DAWNA MYAY)** | 10 August 2022

Apart from physically fighting the resistance forces, the Myanmar military regime, which seized power from a democratically elected government in a coup last year, is also waging psychological warfare against the people in its bid to maintain its grip on power.

To the junta's dismay, one of its schemes to drive a wedge between people was foiled recently.

A few months ago, the regime announced that it would form "people's security groups comprising people who want to serve the interests of their region" in order, it said, to protect civilians against the People's Defense Force.

Such a group was reportedly formed in Hinthada, Ayeyarwady Region in June. A list of members of the Hinthada people's security supervisory group was leaked on social media on June 26, causing a commotion among locals.



Nationalist monks undergo firearms training in Sagaing Region on Feb. 11, 2022. / CJ

One of the familiar names on the list was U Win Zaw, a prominent businessman in the town who runs hotels and gold shops. U Win Zaw and his family members came under fire after local media outlets reported about his new role.

The following day, U Win Zaw said he did not know he was included in the group, and that he had resigned from it.

"My father was abroad to receive treatment for his eyes when the group was formed. We did not know about it at all, and we have sent a notification of resignation to the district general administration office," wrote U Win Zaw's son on social media. He also posted medical records of his father and the resignation letter.

The social media post exposed the lie the regime has told at its press briefings in Naypyitaw about the so-called public security groups, which the regime claims are formed at the request of local people, by local people and for local people.

"It is their scheme to make people kill each other. The regime has spread propaganda that the groups are formed by the people themselves. It will be very dangerous if simple rural folk take it at face value. People are fortunate that the lie was exposed publicly," said a Hinthada resident.

Nefarious scheme

At a press conference on April 27 in Naypyitaw, junta spokesman Major General Zaw Min Tun announced the regime's plan to form public security groups.

He said the State Administration Council, the governing body of the regime, was implementing a public security system that involves civilians, adding that the system would help end violence swiftly and vowing to provide necessities for the groups.

The regime had long prepared secretly to form such groups, said a district-level administrative official who asked for anonymity.



Nationalist monk U Wasawa and some of his followers, who are Pyu Saw Htee members, in Kantbalu Township, Sagaing. / CJ

The regime started recruiting group members at the ward and township levels in March. According to leaked documents, a junta security meeting on March 3 issued a secret instruction to form 20-member groups on a trial basis in every ward and village by recruiting police, war veterans, militias, Red Cross members, firefighters, those wishing to serve the interests of their regions, and pro-military members of the Young Men's Buddhist Association.

The regime then rushed to activate public security groups at the township level. But the case in Hinthada showed that the groups are only intended to sow discord among local people. People from other parts of the country also reported that their names were included in lists of group members without their knowledge and consent.

Pyu Saw Htee

Pyu Saw Htee is a term used to refer to pro-military supporters trained and armed by the regime to fight the resistance groups that have mushroomed across the country since May last year, collectively known as the People's Defense Force (PDF).

Other junta-affiliated institutions such as police, Border Guard forces, Border Guard Police and ethnic militia groups are also fighting alongside the regime. But the Pyu Saw Htee are the strongest among these forces, the PDFs say.

Apart from fighting, Pyu Saw Htee have been involved in torching and looting villages in central Myanmar, the resistance stronghold, as pro-military locals know the terrain.

There have been cases, however, in which residents were included without their knowledge in Pyu Saw Htee and public security groups. Some have officially explained the situation to local people, as in the case of U Win Zaw. But others have fled, fearing pressure from the regime.

"I was forced to join a Pyu Saw Htee as an auxiliary. Then I was chosen by lot to go to the front line," said a man who deserted and surrendered to a PDF group in Sagaing. The

Defense Ministry of the parallel National Unity Government (NUG) has provided shelter for him.

Three villages between Magwe's Gangaw and Sagaing's Kale—Kyauk Pyote, Taung U Pyintha and Hanthawaddy—are notorious in Myanmar as Pyu Saw Htee villages. Despite this reputation, however, some who fled the area said that in fact only a small percentage of the local population are real Pyu Saw Htee.

“Our village has as many as a thousand of people, but there are only 44 Pyu Saw Htee. The rest are intimidated [by them],” said a resident of Hanthawaddy Village.

While locals fear Pyu Saw Htee leaders because of their arms, Pyu Saw Htee leaders are also concerned that villagers might rise up against them.

“Pyu Saw Htee leaders are afraid now. They force villagers to keep watch overnight for their security. Young men who fall asleep while keeping watch are beaten,” said a resident of Taung U Pyintha Village.

Locals said Pyu Saw Htee are refusing to go to battlefields in Kale, despite the fact that the regime is offering 200,000 kyats (US\$95) each to those who fight.

The regime is not providing medical treatment for Pyu Saw Htee members injured in battle. Meanwhile, some Pyu Saw Htee have hurt themselves to avoid going to the frontline, said a resident of Kyauk Pyote who fled his village.

As it can't rely much on Pyu Saw Htee, the regime is attempting to form public security groups under the cover of the military-drafted constitution, said legal experts.

“Public security groups will become the stooges of the regime, like the Pyu Saw Htee of the Anti-Fascist People's Freedom League [AFPFL] government. The regime will make people kill each other. Those groups are very dangerous,” said a lawyer who is in hiding after the regime opened a case against him.

He was referring to the Pyu Saw Htee vigilante group formed in the 1950s. Amid instability and insurgency during the rule of the AFPFL government, the idea of forming a vigilante group to help restore law and order was presented at a conference held by the Myanmar military on Sept. 14, 1955.

The idea led to the [Pyu Saw Htee scheme](#), named after a semi-legendary king of the Bagan period, and launched with the approval of the National Defense Council chaired by then Prime Minister U Nu.

Widely viewed as stooges of the AFPFL, the group committed every crime in the book, from kidnapping and robbery to rape and murder, not to mention assassinating politicians of opposition parties in broad daylight. It was later disbanded.

Though the groups of today bear the same name, there is no direct link between them and the group formed in the 1950s.

The regime denied any link with Pyu Saw Htee groups at its press conference on July 26. At the same time, it repeated its idea of forming public security groups.

Like Pyu Saw Htee, the public security groups will be mainly made up of members of the military's proxy Union Solidarity and Development Party and supporters of ultranationalist group Ma Ba Tha, said veteran lawyer U Kyee Myint.

"Never was a group formed by authorities—particularly the military—formed because of faith. Those that join those groups only join for benefits. They are just a bunch of 5,000-kyat earners [paid a daily wage of 5,000 kyats by the military], nothing more than that," U Kyee Myint remarked.

NUG's response

The NUG is taking action to thwart the threat posed by the public security groups being formed by the regime.

In May, it warned that it would treat those involved in public security groups as enemy targets. The NUG's Defense Ministry said it had acquired lists of people involved in public security groups and evidence of their involvement.

The NUG also urged people to report to local PDFs if they are pressured into joining public security groups.

With the regime finding itself in a tight corner and having trouble finding new recruits, it will definitely deploy tactics to make the people fight each other, said Shein Htang, the commander of the Chinland Defense Force (Kanpetlet).

"It will make people fight each other. It is the last bullet of the enemy. And we must be extremely cautious about it," Shein Htang warned.

<https://www.irrawaddy.com/opinion/analysis/myanmar-juntas-peoples-security-groups-exposed-as-fraud-intended-to-divide-people.html>

Min Aung Hlaing Is Destroying the Myanmar Military

By **DR. MIEMIE WINN BYRD** | 10 August 2022

Last week's decision to execute four political prisoners has not had the effect Senior General Min Aung Hlaing no doubt hoped for. Far from cowing the population, it touched off another round of protests and international condemnations and re-energized his opponents. When the general staged his coup last year, some predicted that it would be the

end of the Myanmar military in its current form. Snr-Gen Min Aung Hlaing is doing his best to prove them correct. His leadership has been cruel, immoral and devastatingly inept. The coup has brought terror, death and economic devastation to Myanmar's population. It has also been a disaster for his own institution—the Myanmar military. The people's opposition has only increased. The members of the Myanmar military need to wake up to the disaster of Snr-Gen Min Aung Hlaing's leadership.

Snr-Gen Min Aung Hlaing is a classic example of Machiavelli's warning against rulers overusing fear as the primary means to control people. Under any circumstances, the Myanmar people would have opposed the coup and overturning of the election. But it was Snr-Gen Min Aung Hlaing's decision to turn guns on peaceful protesters that pushed tens of thousands of people to take up arms. His exclusive reliance on firepower and "hard power" to terrorize people into accepting his rule has had the opposite effect. His orders to systematically and indiscriminately kill, torture, pillage, rob, steal, rape and terrorize unarmed civilians have hardened the people against the military as a whole. His poor leadership characteristics and exclusive focus on maintaining his personal power have consistently clouded his judgement. He is unable to grasp that the people will fight until he is removed.

In hanging on to the power he seized for himself, he is taking the military down with him. Under him the military, once known by the term of veneration, the *Tatmadaw*, is now reviled across the country. He has turned the national military into his own personal army to rob the power from the people.

He has inducted hardened and violent criminals into his military organization to fill the shortfall of recruits. As such, he has turned the Myanmar military into an organized criminal gang. The military under his command has experienced an unprecedented level of defections and desertions, while many still within the ranks shirk when they can. Morale has plummeted. Drug use is rampant. Chains of command and discipline are in tatters as hungry soldiers roam the countryside killing civilians. Or simply looking for food. Moreover because of the enormous popular support for those willing to fight against Snr-Gen Min Aung Hlaing, the once mighty military is now losing. It is suffering its heaviest battlefield casualties in decades. On any given day, the military is losing five to 10 times as many soldiers as its opponents. Soldiers are the single largest group of dead in the wake of Snr-Gen Min Aung Hlaing's coup. Somewhere between 10,000 and 15,000 soldiers have been killed. And for what? To defend one man's claim to power against a population that despises him?

Internationally, Snr-Gen Min Aung Hlaing has fared no better. ASEAN wants no part of him. The bloc has broken with its own policy of noninterference to exclude him from meetings. China is not impressed. Russia is going to get tired of him as it realizes he can no longer pay for weapons. Russian President Vladimir Putin declined to meet him during his trips to Russia in 2021 and 2022. Instead, he got to meet the leader of Tatarstan. Furthermore, whether Snr-Gen Min Aung Hlaing admits it or not, everyone knows he is running out of

money—and fast. International financial sanctions have bitten hard and deep. International financial institutions suspended payments in February 2021. One after another the biggest foreign companies and foreign investors have left the country. Gems and jade sales have suffered a complete collapse. There is virtually no foreign exchange entering the country. Min Aung Hlaing has dug deep into foreign exchange reserves, which have plummeted from US\$7.7 billion at the time of the coup to an estimated \$2.5 billion now. How does he intend to continue paying for fuel or medicine? No one will take the kyats he is so busy printing? The desperate measures, like banning car imports, ordering businesses to default on dollar loans and forcing businesses and banks to immediately exchange dollars for kyats, are simply not going to work.

When Snr-Gen Min Aung Hlaing ordered his troops to shoot unarmed protesters in the head, he also put a noose around the neck of the Myanmar military. His orders were in clear violation of his soldiers' Professional Code of Conduct. When he ordered his followers to hang the political prisoners, he also tightened the noose around the neck of the Myanmar military even further. Every time he has had a chance to exercise leadership and solve this political crisis of his own making in a smart way, he has instead chosen to use violence and brutality. Every step of the way, he has misread the operational environment and miscalculated. His latest action of executing the political prisoners was a perfect example of his ineptitude as a military and political strategist. This action awakened and reenergized everyone.

Snr-Gen Min Aung Hlaing's poor decisions have no doubt been driven by inaccurate information and his personal isolation. People around him are unable or unwilling to provide information that is contrary to what he believes and what he wants to hear. This is a problem of his own making. As he continues to pull Myanmar further into isolation, he is also increasingly isolating himself within the walls of Naypyitaw. This increased isolation will cause him to make more detrimental decisions for the country and the Myanmar military.

Dr. Miemie Winn Byrd is a professor at the Daniel K. Inouye Asia Pacific Center for Security Studies (APCSS) in Hawaii, and a retired US Army officer. The views expressed here are her own and do not represent those of APCSS or the US government or Department of Defense.

<https://www.irrawaddy.com/opinion/guest-column/min-aung-hlaing-is-destroying-the-myanmar-military.html>

Myanmar Junta Chief Among Key Suspects Identified in Rohingya Genocide Case

By **THE IRRAWADDY** 10 August 2022

Some 20 key suspects, including junta chief Senior General Min Aung Hlaing and senior Myanmar military generals, have been identified as being responsible for a clearance

campaign against the Rohingya ethnic minority in Rakhine State that is now the subject of a genocide case at the United Nations (UN) highest court.



(From left to right) Brigadier General Thura San Lwin, chief of the Border Guard Police, military chief Senior General Min Aung Hlaing, Major General Maung Maung Soe, chief of the Western Command of the Myanmar military 2016 to 2017.

The investigation by the Commission for International Justice and Accountability (CIJA), an independent war crimes investigator, also reveals that the Myanmar military planned the brutal purge of the Rohingya years in advance.

Its execution in 2017 forced over 700,000 Rohingya to flee to neighboring Bangladesh. Those who fled said that the Rohingya were subjected to extrajudicial killings, rapes and arson attacks by security forces. UN investigators said that the operation had “genocidal intent”.

In its report released last Thursday, the CIJA said that during its four-year investigation it focused on looking for evidence of high-level criminal responsibility so that the perpetrators can be held accountable before the UN court in The Hague, the capital of the Netherlands.

“The key with a complex international criminal investigation isn’t to establish the crimes, but establishing the individual criminal responsibility for those crimes. We’re not interested in the low-level perpetrators. We’re interested in the generals, the leading politicians who initiated this criminal operation,” said Bill Wiley, Executive Director of the CIJA, in the report.

The report named the military’s chief Senior General Min Aung Hlaing, Major General Maung Maung Soe, chief of the military’s Western Command from 2016 to 2017, and Brigadier General Thura San Lwin, chief of the Border Guard Police (BGP), as being among 20 high level suspects responsible for the clearance operation that is the subject of the genocide case at the UN’s International Court of Justice (ICJ) in the Hague.

Maj-Gen Maung Maung Soe and Brig-Gen Thura San Lwin were among the few senior military officers to lose their jobs after the clearance operation, for failing to provide adequate support and management of the army and police in Rakhine.

A photo of Brig-Gen Maung Maung was wrongly identified as Maj-Gen Maung Maung Soe in the CIJA’s report. Brig-Gen Maung Maung was the leader of the military-appointed lawmakers in Myanmar’s parliament, and a hostile opponent of then ruling National League for Democracy’s (NLD) attempted reforms.

The CIJA said that document after document it obtained during its investigation revealed the intensely bureaucratic nature of the Myanmar military, with senior commanders

maintaining detailed awareness of all their subordinates activity and controlling every aspect of decision making and operating procedures.

Lower-level commanders were not trusted to make decisions on their own in the field, meaning that their actions were always approved by the highest echelons of the military, said the CIJA.

The documents showed that senior commanders met frequently with their subordinates, where they would propose, discuss, adopt and assign security measures as part of the clearance operations, as well as disciplining subordinates who disobeyed such orders, and so the senior ranks were well-informed about the actions and results of operations, added the CIJA report.

The CIJA said a number of senior individuals from the military, police, the General Administration Department and government ministries were among those responsible for the crimes committed against Rohingya. But the report didn't identify all the suspects by name as it has begun handing its material over to prosecutors at the ICJ.

However, it seems highly likely that the military-appointed defense minister Lieutenant General Sein Win, home affairs minister Lieutenant General Kyaw Swe, border affairs minister Lieutenant General Ye Aung and deputy commander of the military Vice Senior General Soe Win will be on the list.

Planned removal

Government documents going back years show plans and measures to control, monitor oppress and direct violence at the Rohingya, with the aim to compel them to leave Myanmar and, as time went on, to realize their physical destruction, the CIJA stated.

Plans included instituting extensive surveillance programs of Rohingya communities, it said.

Covert intelligence officers were deployed from the BGP under the guise of a new healthcare program. They were joined by an increasing number of civilian informants, including Rohingya, recruited as "spies and underlings to obtain fresh news" alongside the majority Bamar population, the CIJA said.

Numerous other documents refer to the role that civilian groups could play in instigating violence, drawing on ultra-nationalist anti-Muslim Buddhist movements, who were to be "unified and rallied" to form militias within the villages of each district, it added.

Referring to statements from well-placed witnesses, the CIJA said that the military leadership communicated to subordinates during the 2017 clearance operations that Rakhine State was designated a "black" area, meaning that anyone in the area was to be shot and killed without warning.

Another witness describes how military and police personnel worked alongside non-Rohingya locals to enter Rohingya villages and burn them down. With the help of government forces, those locals also captured and threw Rohingya elderly and children into the fires they started, the report stated.

One of the documents the CIJA attached to the report was a slide from the Myanmar military that was shown in officer training on the UN's "Responsibility to Protect" (RSP) commitment, which was endorsed by all UN member states in 2005.

The slide said that although the UN and international community will continue to pressure the military regarding the issue of northern Rakhine and demand that the Myanmar government accept "Bengali" refugees, there is no likelihood of R2P being enforced and breaching Myanmar's sovereignty.

In late July, the ICJ ruled that the genocide case accusing military-ruled Myanmar of genocide against the Rohingya can go ahead, throwing out all of the junta's objections to the case filed by the west African nation of Gambia.

The case opened against Myanmar by Gambia at the ICJ in 2019 has been complicated by last year's coup that ousted civilian leader Daw Aung San Suu Kyi and her NLD government, triggering mass protests, bloody crackdowns and armed resistance to the military regime.

Suu Kyi, who faced criticism from rights groups for representing Myanmar at the ICJ in the Rohingya case, has been in detention since the coup and has been put on trial on a number of charges by the same generals she defended at the ICJ in The Hague.

<https://www.irrawaddy.com/news/burma/myanmar-junta-chief-among-key-suspects-identified-in-rohingya-genocide-case.html>

Japanese-Trained Myanmar Army General Involved in Massacre, HRW Says

By **THE IRRAWADDY** | 10 August 2022

A Japanese-trained Myanmar army general was found to be involved in a massacre of civilians his soldiers committed in Kayah State on Christmas Eve last year, in which 35 civilians including children, women and two members of the international humanitarian group Save the Children were burned alive.

Human Rights Watch (HRW) said on Wednesday that Brigadier General Tin Soe was deployed at the regime's Eastern Command headquarters, which oversees operations in southern Shan State and Kayah State, from August 2021 to July 2022.

The massacre of at least 35 people happened on Dec. 24, 2021.

Light Infantry Battalion 531, which operates under the Eastern Command, was implicated in the massacre, as was Light Infantry Division (LID) 66. A LID 66 commander told Amnesty International that all ground operations in Kayah State were overseen by the Eastern Command.

The then-Colonel Tin Soe received training at Japan's Ground Self Defense Force Staff College from August 2016 to March 2017, based on information from the All Japan Defense Association and a Defense Ministry document, HRW said.

Tin Soe served as military attaché at the Myanmar Embassy in Tokyo from 2019 to 2021, according to a source with direct knowledge of the matter, and state media reports. Two sources said Tin Soe left Japan after the February 2021 military coup in Myanmar and was appointed a brigadier general. He was deployed to the Eastern Command headquarters in Shan State's Taunggyi in August 2021. In July 2022, Tin Soe was relocated to Myanmar's capital, Naypyitaw, a source said.

Since 2015, the Japanese government has accepted cadets and officers from Myanmar under Article 100 of Japan's Self-Defense Forces Act, which permits training and educating foreign nationals in Defense Ministry facilities with the defense minister's approval.

It attracted condemnation, especially from rights groups, after its acceptance of two Myanmar military cadets after the coup in 2021. In 2022, Japan again accepted two cadets and two officers from Myanmar for training.

Making matters worse, some officers who received training in Japan have been found to be involved in the regime's attack on civilians.

In May, the HRW and Justice for Myanmar, a group of covert activists campaigning for justice and accountability, said air force Lieutenant Colonel Hlwan Moe, who was trained in Japan, flew bombing missions over Magwe Region, an anti-regime stronghold. He is reportedly a deputy commander of Magwe's air base.

Following Brig-Gen Tin Soe's case, HRW's Asian program officer Teppei Kasai said the longer the Japanese government continued to train Myanmar soldiers and officers, the more harm it did to its own international reputation, as well as the lives of Myanmar people.

"As a country that wants to be recognized for promoting human rights, Japan should stand up for the rights of Myanmar's people and cut defense ties with the junta," Kasai said.

Since 2021, the rights group has urged the Japanese government to immediately suspend the training program because it risks making Japan complicit in military atrocities.

<https://www.irrawaddy.com/news/burma/japanese-trained-myanmar-army-general-involved-in-massacre-hrw-says.html>

Thai University in Deal With Myanmar's Spring University to Accept Striking Students

By **NORA AUNG** | 10 August 2022

Thailand's Chiang Mai University has signed a memorandum of agreement (MoA) with Spring University Myanmar (SUM) and will accept 500 students from the country as a priority under a virtual fellowship programme, according to SUM.

Led by educated young people, SUM emerged in May 2021 after the military coup to fill the education gap for students who don't want to study under the junta's education system. Its objective is to educate young people to prepare them to participate in a future federal democracy, in collaboration with the Ministry of Education under Myanmar's parallel civilian National Unity Government.

Located in northern Thailand, Chiang Mai University is one of the country's most prominent educational institutions.

In a statement released Tuesday, SUM said, "SUM is pleased to announce the signing of a Memorandum of Agreement (MoA) with a faculty under Chiang Mai University."

"The virtual fellowships will be taught for three months to six months and it is not [a] graduate program but the students will get [a] recognized certificate from collaboration of Chiang Mai University and SUM," said SUM's partnership director.

He added that they will accept 500 students to study for three years. The minimum admission age is 18, with priority given to students participating in the Civil Disobedience Movement. Their tuition will be covered, and a plan is in place to help pay the internet fees for those who need assistance. The admissions process will begin later this year.

The training will be managed by SUM, and the curriculum and teachers will be arranged by Chiang Mai University and other international universities.

They will also collaborate on academic programs and research projects, as well as on partnering with international organizations for Myanmar students.

This is the second time SUM has signed an MoA, following one it signed with International IDEA based in Sweden early this year.



The entrance of Thailand's Chiang Mai University / Chiang Mai University

Currently, SUM has 11 schools. It has conducted 300 certificate training programs and four diploma programs virtually on the topics of Economics and Management, Gender Studies, Ecology, Biodiversity and Conservation Biology, Federal Democracy, Law,

Climate Change, Tourism and English Language among others over the past year.

SUM is operated with the support of international donor organizations.

US Secretary of State Antony Blinken met with young Myanmar activists including a representative of SUM on July 10 and discussed the education situation after the 2021 coup, including the large number of CDM teachers, students and staff; how the US will support education programs; and how to teach students who don't have internet access in Myanmar.

More than one-and-a-half years after the junta's coup, many students and teachers in Myanmar are still boycotting the junta's education system.

About 150,000 basic education teachers have joined the CDM out of over 450,000 teachers nationwide, according to the Basic Education General Strike Committee.

According to the junta, while 9 million basic education students are officially enrolled this year, only 5.2 million have appeared in class, meaning nearly 4 million basic education students are still boycotting the regime's education system.

To fill the education gap, the NUG and pro-democracy activists have opened online and offline schools around the country. The junta is arresting teachers who work for NUG online schools.

The NUG operates about 52 online basic education schools and many offline schools in Yangon, Mandalay, Sagaing, Magwe, Bago, Ayerwaddy and Thanintharyi regions, and Kachin, Karen, Kayah, Shan, Mon and Chin states.

<https://www.irrawaddy.com/news/burma/thai-university-in-deal-with-myanmars-spring-university-to-accept-striking-students.html>

ASEAN aid promised in May has yet to reach Myanmar's refugees

The bloc had agreed to deliver assistance under the supervision of the military regime.

By RFA Burmese | 2022.08.10



Displaced people flee violence in Sagaing region's Tabayin township, July 2, 2021. Reuters

Myanmar's junta has yet to deliver humanitarian assistance pledged three months ago by the Association of Southeast Asian Nations (ASEAN) for the country's more than 1.2 million refugees of conflict, who aid workers say are in dire need of

food and medicine.

At a May 6 meeting in Cambodia's capital Phnom Penh, the ASEAN Coordinating Center for Humanitarian Assistance (AHA) agreed to deliver aid to Myanmar under the supervision of the military regime, which would distribute it to those in need.

However, aid workers in northwest Myanmar's Sagaing region told RFA Burmese that as of Monday none of the promised aid had been delivered there or other regions with refugees in need, including Chin, Kayah and Kayin states.

"ASEAN's help hasn't made it to Sagaing yet," said Thet Oo, who is assisting victims of conflict with the People-to-People Program in the region's Yinmarbin and Salingyi townships.

"It's been three months since their meeting, but nothing has come to Yinmarbin district at all."

Thet Oo warned ASEAN not to trust the junta's promises.

"The junta, which is terrorizing us, will never provide the aid or assistance they agreed to with ASEAN," he said.

The United Nations Office for the Coordination of Humanitarian Affairs announced on Aug. 3 that 866,000 people had joined the ranks of Myanmar's refugees since the military's Feb. 1, 2021 coup, bringing the total number to more than 1.2 million, or more than 2% of the country's population of 54.4 million.

Of the new refugees, some 470,000 were forced to flee their homes in Sagaing, where clashes between junta troops and the armed opposition are among the deadliest and most frequent in the nation.

Thet Oo said his organization is struggling to provide assistance with only donations to rely on.

Meanwhile, the military is carrying out a scorched earth offensive in the region, conducting raids on villages and setting them on fire, and creating new refugees each day, he said.

In neighboring Chin state, where fierce fighting is also a daily occurrence, refugees are also facing severe shortages, aid workers told RFA.

"The need for food and medicine is still very great. There isn't enough food in the mountains. No NGOs have yet come here," a spokesman for the Mindat Township Refugee Camps Management Committee said, speaking on condition of anonymity.

“Since the beginning, when we heard ASEAN would be providing assistance through the junta, we have been skeptical. It was clear that Chin state would not be included in the distribution program. Sure enough, no aid has reached the refugees in Mindat township to date.”

Repeated calls by RFA seeking comment from junta Deputy Information Minister Maj. Gen. Zaw Min Tun on the status of the ASEAN aid distribution went unanswered.

Agreement panned

ASEAN’s decision to deliver assistance to Myanmar’s refugees through the junta was slammed by the country’s shadow National Unity Government (NUG), as well as the Karen National Union (KNU), Karenni National Progressive Party and Chin National Front ethnic parties as “unacceptable” in a joint statement on May 30.

The groups, which the junta says are terrorist organizations, were not extended an invitation by ASEAN to the May 6 meeting in Phnom Penh at the request of the military regime, nor was the U.N. secretary general’s special representative to Myanmar, Nolin Heza.

Win Myat Aye, NUG minister for Humanitarian Affairs and Disaster Management, told RFA this week that ASEAN’s plan to provide aid through the junta will not do anything for the people who are suffering the most in Myanmar.

“What ASEAN is doing ... is impractical. It hasn’t been successful because it never reached those who really need it for more than three months now,” he said.

“NUG is now already working to meet the actual needs on the ground. We are working in cooperation with international organizations, so the information we act on will be true and we can provide the necessary help. ... In order to be successful, we need to help with real action, not just words.”

Win Myat Aye noted that the NUG disaster ministry had been providing shelter and medicine to refugees for the last 18 months since the coup.

Aid workers helping refugees in Chin, Kayah and Kayin states, as well as some townships in Sagaing and Magway regions, told RFA that even if the junta is working to deliver assistance from ASEAN, it only controls Myanmar’s cities and its administration is broken in rural areas.

KNU spokesman Pado Saw Tawney said that the junta is incapable of reaching all of the country’s refugees on its own.

“There are over a million [refugees] according to available statistics. But in fact, what we believe is that there may be 2 million or more,” he said.

“This situation has become a problem that cannot be solved internally. It requires cooperation with the international community. ... That's the bottom line. Nothing will happen if it is carried out by the junta alone.”

The U.N. humanitarian affairs office said in its statement on Aug. 3 that the security and humanitarian aid situations in Myanmar have worsened significantly as fighting continues throughout the country. The agency said efforts to deliver assistance to refugees have been hamstrung by military restrictions on the transportation of essential goods, including food and medical supplies.



Ethnic Chin refugees shelter in a jungle area after fleeing fighting between Myanmar's junta forces and local militias in Chin state's Mindat township, May 2021. Credit: Citizen journalist

Call for stronger measures

Reports of the worsening refugee situation in Myanmar came as the country's opposition groups and analysts called on ASEAN to adopt stronger measures in its dealing with the junta following the bloc's 55th Foreign Ministers' Meeting in Phnom Penh from July 31 to Aug. 6.

During the gathering, most ASEAN member states criticized the junta for failing to implement the bloc's agreements and for its July 25 execution of four democracy activists, including former student leader Ko Jimmy and a former lawmaker from Myanmar's deposed National League for Democracy party.

However, the wording of a statement issued at the end of the meeting was toned down due to the objection of the Myanmar delegation. The decision regarding Myanmar will be taken at the annual ASEAN Summit in November after studying and evaluating the extent to which the bloc's 2021 Consensus is implemented by the junta.

Kyaw Zaw, spokesman for the NUG presidential office, said it is no longer enough for ASEAN to simply make criticisms. Instead, he said, the bloc should undertake “practical measures,” noting that there is no resolution in sight for Myanmar's political crisis more than 18 months after the takeover.

“The 5-Point Consensus (5PC) has been disregarded and is still being ignored and it has been almost a year and a half since the coup,” he said, referring to an agreement between the junta and ASEAN to end violence in Myanmar during an emergency meeting held by the bloc in April 2021.

“We're thankful that they expressed their concern and they said they condemn the Myanmar issue. But I'd like to reiterate that now is the time to talk less and take action more.”

Kyaw Zaw said he welcomed the ASEAN foreign ministers' decisions not to allow high-ranking representatives of the junta to attend the bloc's ministerial-level meetings in the future, set a precise time frame for the implementation of the ASEAN Consensus, and to hold formal discussions with the NUG.

Zero implementation

Under the 5PC, the junta agreed to end to violence in the country, facilitate constructive dialogue among all parties, and allow the mediation of such talks by a special ASEAN envoy. The 5PC also calls for the provision of ASEAN-coordinated humanitarian assistance and a visit to Myanmar by an ASEAN delegation to meet with all parties.

Even regime leader Snr. Gen. Min Aung Hlaing acknowledged that the junta had failed to hold up its end of the bargain on the consensus in a televised speech earlier this month in which he announced that the junta was extending by six months the state of emergency it declared following last year's coup. He blamed the coronavirus pandemic and "political instability" for the failure and said he will implement "what we can" from the 5PC this year, provided it does not "jeopardize the country's sovereignty."

The junta's failure to abide by the 5PC drew criticism last week from U.S. Secretary of State Antony Blinken, who told Voice of America's Khmer service that if the agreement is not met, ASEAN should adopt new measures, including suspending Myanmar's membership in the bloc.

Calls to junta spokesman Zaw Min Tun on ASEAN's criticism went unanswered.

The junta's Ministry of Foreign Affairs said in a statement that inviting a lower-level delegate from Myanmar to the ASEAN Foreign Ministers' Meeting and related meetings was a violation of the bloc's charter.

Thein Tun Oo, executive director of the pro-military Thayninga Strategic Studies Institute, warned that ASEAN would become weaker if Myanmar were to be suspended.

"Currently, it's not easy to suspend Myanmar straight away. But even if they were to make such a decision, Myanmar's special interests would not be affected," he said.

"We think ASEAN would become weakened and break up because of the [suspension.]"

Sai Kyi Zin Soe, a political analyst, said removing Myanmar from the bloc would only lower the pressure on the junta.

"ASEAN doesn't have much leverage now. Expelling Myanmar would be the worst case scenario. It is within the bounds of what they can do, but I don't think they will go that far," he said.

"If they cut Myanmar off like that, it will be more difficult to engage ... so, it's unlikely."

ASEAN Special Envoy for Myanmar Prak Sokhonn is scheduled to make his third official visit to the country in September.

During his last visit in July, the envoy did not meet with any armed ethnic groups that are opposed to the junta's coup, nor the NLD, which won Myanmar's 2020 election in a landslide victory before being deposed in last year's putsch.

Observers said Sokhonn's failure to meet the opposition or other anti-junta stakeholders during his visit would only serve to legitimize military rule.

Translated by Khin Maung Nyane. Written in English by Joshua Lipes.

<https://www.rfa.org/english/news/myanmar/aid-08102022172153.html>

စစ်တပ်ဝင်စီးတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ ၂၉ ဦး သတ်ခံရ

By ဧရာဝတီ | 10 August 2022

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ မြင်းမူနဲ့ မုံရွာ မြို့နယ် ၃ ခုကို ယခု သြဂုတ် ၁ ရက်မှ ၈ ရက်ထိ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွင်း ဒေသခံပြည်သူတွေ အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂၉ ဦးထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထဲက သိရပါတယ်။

ဒီပဲယင်း၊ ကိုင်းကံရွာ စီးနင်းခံရမှု ၈ ဦး သေဆုံး

သြဂုတ် ၄ ရက် နံနက် ၁၀ နာရီခန့်မှစပြီး စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးနဲ့ လိုက်လံ ပစ်ခတ်ခဲ့သလို ကျန်ရဟတ်ယာဉ် ၂ စီးနဲ့လည်း တပ်ဖွဲ့ဝင်တွေ ချထားခဲ့ပြီး ကိုင်းကံရွာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။

ရွာနားကို ရုတ်တရက်ရောက်လာပြီး ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေလုပ်လို့ လယ်စိုက်နေတဲ့ ကိုလှမျိုး (အမည် လွှဲ) တို့ ဒေသခံတွေ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ နေရာရောက်တဲ့ထိ ဝပ်ရင်း၊ ပြေးလွှားရင်းနဲ့ အသက်လု ထွက်ပြေးခဲ့ရ လို့ ရွာက မိသားစုဝင်တွေကိုတောင် မကယ်ထုတ်နိုင်ခဲ့ဘူးလို့ ကိုလှမျိုးက ပြောပြပါတယ်။

“မိုးစပါး စိုက်နေတဲ့အချိန် ပစ်ခတ်လာတော့ ကျနော်တို့ ပြေးလိုက်ဝပ်လိုက်နဲ့ပေါ့။ နေ့လယ် ၁ နာရီထိုး သူတို့ ပစ်တာ နားသွားတော့မှပဲ လွတ်တယ်လို့ ခံစားရတာပဲ။ ကွင်းပြင်တွေထဲကနေ ဖြတ်ပြေးရတာ။ ၃ မိုင်ရှိတဲ့ နေရာတစ်ခုကို ခြေ လျင် ထွက်ပြေးကြရတာ။ ဖိနပ်တောင် မစီးနိုင်ဘူး။ တရစပ်ကို ပစ်တာ ” လို့ သူက ပြောပြပါတယ်။



စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒီပဲယင်းမြို့နယ် ကိုင်းကံရွာတွင် နေအိမ် ၁၄၅ လုံးနှင့် ဆန်စပါး၊ ကောက်ပဲသီးနှံ အပါ စက်ပစ္စည်းမျိုးစုံ မီးလောင်ပြာကျခဲ့ / ဒီပဲယင်းမြို့နယ်ညီနောင်များ

ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်ဟာလည်း ရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သြဂုတ် ၆

ရက်ထိ ကိုင်းကံရွာမှာ တပ်စွဲထားခဲ့တဲ့ အဲဒီ စစ်သားတွေဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၃၇၆) က ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီ တပ်စွဲထားတဲ့ ဩဂုတ် ၅ ရက်ကစပြီး သေဆုံးရပ်အလောင်းတွေ စတင် တွေ့ရှိလာရပါတယ်။ ရေဆိုး မြောင်းကနေ မျက်နှာညိုမဲ၊ နားအတွင်း ထိုးသွင်းဒဏ်ရာတွေနဲ့ ဒေသခံပြည်သူ ၁ ဦးရဲ့ ရုပ်အလောင်း မြှော့ပါလာလို့ ဒေသခံတွေက သဂြိုဟ်ပေးခဲ့ရပါတယ်။ ဒါ့ပြင် လျော်ဖြူရွာက အသက် ၆၀ အရွယ် ပြည်သူ ၁ ဦးလည်း ပစ်ခတ်သတ် ဖြတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားတဲ့ ဩဂုတ် ၆ ရက်မှာ ဒေသခံတွေ ရှင်းလင်းရေး ဝင်လုပ်တဲ့အခါ ရွာအတွင်း နေအိမ် ၁ လုံးမှာ စုပြီးမီးရှို့ထားတဲ့ ၄ ဦးကို တွေ့ရှိခဲ့ရပေမယ့် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့မရအောင် ပျက်စီး နေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မျက်မြင်ဖြစ်တဲ့ ကိုင်းကံရွာခံတဦးက “၄ ဦးကတော့ ရုပ်ရည်တွေ ပျက်စီးသွားတဲ့အတွက် ဘယ်သူဆိုတာ မသိရတော့ ဘူး။ မီးရှို့တဲ့အိမ်ထဲမှာ အလောင်းတွေကိုထည့်ပြီး မီးရှို့သွားတယ်။ သူတို့ ဘယ်သူဆိုတာ စုံစမ်းနေဆဲ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့ပြင် ကိုင်းကံရွာအနီးဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ ကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကိုင်းကံရွာမှာ နေအိမ် ၁၄၇ လုံး မီးလောင်ပျက်စီးခဲ့ပြီးတော့ လက်တလောမှာ မီးဘေးသင့် ပြည်သူတွေအတွက် ရိက္ခာအခက်အခဲ အဓိက ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။



စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒီပဲယင်းမြို့နယ် ကိုင်းကံရွာတွင် နေအိမ် ၁၄၅ လုံးနှင့် ဆန်စပါး၊ ကောက်ပဲသီးနှံ အပါ စက်ပစ္စည်းမျိုးစုံ မီးလောင်ပြာကျခဲ့ / ဒီပဲယင်းမြို့နယ်ညီနောင်များ

ကိုင်းကံရွာခံတဦးက “အစာရေစာ လုံလောက်အောင် မနည်းလုပ်နေရတယ်။ ကျနော်တို့မှာ ပိုင်ဆိုင်မှုဆိုလို့ ယုတ်စွ အဆုံး လူတိုင်းကိုယ်စီတောင် ဖိနပ်မစီးနိုင်ဘူး။ ဖိနပ်တောင် မကျန်ဘူး” လို့ ပြောပြပါတယ်။

ကိုင်းကံရွာက ထွက်ခွာသွားတဲ့ စစ်ကြောင်းဟာ ကိုင်းကံအနီးတဝိုက် ကျေးရွာတွေဖြစ်တဲ့ လျော်ဖြူ၊ အင်ပင်၊ ယဒင်နဲ့ နဂါးဘိုရွာတွေက ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးပြီး လူသားခိုင်းပုံစံအနေနဲ့ စစ်ကြောင်းသွားရာ လမ်းတလျှောက် ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

မြင်းမူမှာလည်း ၁၈ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမှာ ဒေသခံပြည်သူ ၈ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်က သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဩဂုတ် ၁ ရက်မှာ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ် ၅ စီး နဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ၂၀၀ နီးပါးကို ဓားစာခံအနေနဲ့ ဖမ်းထားခဲ့ပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် မဂျပ်ပိဟာ လေယာဉ်ကပစ်လိုက်တဲ့ လက်နက်ကျည်စမှန်ပြီး သေဆုံးခဲ့သလို ယာခင်းထဲမှာ လယ်ထွန်စက်မောင်းနေတဲ့ ဦးကျော်သန်း (၆၀ နှစ်) ကို ရဟတ်ယာဉ်ပေါ်က ဆင်းလာ တဲ့ စစ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက အသက် ၃၀ နှစ်အရွယ် ဦးကျော်လွမ်းကို စစ်ဆေးအပြီးမှာ လက်ပြန်ကြိုးတုပ်၊ စာသင်ကျောင်းအနောက်ဘက်ကို ခေါ်ဆောင်ပြီး ဓားနဲ့ လည်လှီးသတ်ခဲ့တယ်လို့ သိရပါတယ်။

“ဓားစာခံ ၁ ယောက်ကို ဒီရွာမှာ PDF တွေ ရှိလားဆိုပြီး မေးတာပေါ့။ အဲဒီ ဓားစာခံက မသိဘူး၊ မရှိဘူး ပြောလို့ မသိရ ကောင်းလားဆိုပြီး စာသင်ကျောင်းအနောက်ဘက်က အိမ်နားကို ခေါ်သွားပြီးတော့ သတ်ထားခဲ့တယ် ” လို့

ပြန်လည် လွတ်မြောက်လာတဲ့ ဓားစာခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး လက်ပံကျင်းရွာခံတဦးက ပြောပါတယ်။

အဲဒီ စာသင်ကျောင်းအတွင်း စစ်ဆေးနေမှုတွေကို ကျောင်းနောက်ဘက်ရှိ အိမ်ထဲကနေ ချောင်းကြည့်နေတဲ့ အသက် ၆၀ နှစ်အရွယ် ဦးလှအေးကိုလည်း စစ်တပ်က တွေ့သွားပြီး ပစ်ခတ်သတ်ဖြတ်ပြီးနောက် ၎င်းအိမ်နှင့်တကွ မီးရှို့ခဲ့ ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

အလားတူ ဦးစိုးလင်း (၆၀ နှစ်) နဲ့ လေဖြန်းနေသူ ဦးဌေးဆောင် (၇၀ နှစ်) တို့ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့တွေက အ ကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနိုင်လင်း (၄၀ နှစ်) နဲ့ ဦးကျော်သက်ဦး (၄၃ နှစ်) တို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီးတဲ့နောက်မှာ စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။

အဆိုပါ ပြည်သူ ၈ ဦးအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးလည်း သေဆုံးမှု ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။



စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒီပဲယင်းမြို့နယ် ကိုင်းကံရွာတွင် နေအိမ် ၁၄၅ လုံးနှင့် ဆန်စပါး၊ ကောက်ပဲသီးနှံ အပါ စက်ပစ္စည်းမျိုးစုံ မီးလောင်ပြာကျခဲ့ / ဒီပဲယင်းမြို့နယ်ညီနောင်များ

ဩဂုတ် ၂ ရက်နေ့ကစပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ပြည်သူတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတဲ့အတွက် စစ်ကောင်စီတပ်ကို တိုက်ရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ မြင်းမူလျပ်စီးပြောက်ကျားအဖွဲ့မှ ကိုလုလင်က ပြောပါတယ်။

၎င်းက “ရွာကို စီးထားတဲ့အချိန် တိုက်ဖို့ကတော့ ဘယ်လိုမှကို ခေါင်းထဲထည့်လို့ မရဘူး။ ကလေးတွေရော၊ အမျိုးသမီးတွေ ရော၊ သက်ကြီးတွေရော ရွာထဲမှာရှိနေတော့ သွားတိုက်ဖို့ကို ခေါင်းထဲမတွေးရဲဘူး။ ဓားစာခံတွေ ရှိတဲ့အတွက် ဒရုန်း သုံးပြီး တိုက်ဖို့လည်း အဆင်မပြေဘူး” လို့ ဆိုပါတယ်။

ဩဂုတ် ၂ ရက်နေ့မှာ လက်ပံကျင်းရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။ ဩဂုတ် ၄ ရက်မှာ တိုက်ပွဲပြင်းထန်နေတဲ့ မြင်းမူကို စစ်ကူလာတဲ့ People Guerrilla Commando – Myinmu အဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားဟာ လမ်းကြောင်းမှားပြီး စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့လို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ကားပေါ်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးစလုံး သေဆုံးခဲ့ပါတယ်။

“တောလမ်းကနေ ကားနဲ့လာကြတာဆိုတော့ လမ်းကြောင်းမှားသွားပြီး ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေဘက်ကို ရောက်မလာဘဲနဲ့ စစ်ကောင်စီအဖွဲ့ဘက်ကို ရောက်သွားတာ။ စစ်ကောင်စီ အယောက် ၂၀ လောက်က ဝိုင်းပစ်တာ။ ကိုယ့်လူတွေကလည်း ကားထဲကနေ ရသလောက် ခံပစ်တာ။ ဒါပေမဲ့ ကိုယ့်လူ ၈ ယောက်လုံး ကျသွားတယ်” လို့ မြင်းမူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဩဂုတ် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ လက်ပံကျင်းရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သူတို့ ပြန်လာမယ်ဆိုတဲ့ အကြောင်း ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြောခဲ့လို့ အခုအချိန်ထိ ပြည်သူတွေအနေနဲ့ ကျေးရွာကို ပြန်မဝင်ရဲသေးဘူးလို့ သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့နဲ့ မိုင် ၄၀ ခန့် အကွာအဝေးမှာရှိတဲ့ မြင်းမူမြို့နယ်မှာ တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ လှုပ်ရှားလေ့ရှိပြီး ယခုတခေါက် စစ်ကြောင်းကတော့ တပ်မ ၇၇ က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။

“မြင်းမူ အရာတော်၊ စစ်ကိုင်း၊ မြိုင် ၄ ခုက စစ်ကောင်စီယန္တရား ရပ်သွားပြီ။ မြို့တွေလောက်ပဲ စစ်ကောင်စီ ကျန်တော့ တယ်။ PDF စိုးမိုးမှု အားကောင်းတယ်။ သူတို့ ခြေလျင်စစ်ကြောင်းလာရင် အထိအခိုက်များတယ်။ အဲဒါကြောင့် လေ ကြောင်းနဲ့ လာတာ။ အဓိကကတော့ နယ်မြေစိုးမိုးချင်တာ။ ရတဲ့နည်းနဲ့ဝင်လာပြီး နှိမ်နင်းတာ” လို့ ကိုလုလင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာတော့ သပြေစုရွာအနီးစခန်းချထားတဲ့ God Of Snakes ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတခုကို ဩဂုတ် ၈ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ PDF ၃ ဦး ကျဆုံးခဲ့ပါတယ်။

စီးနင်းမှုအတွင်း မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ရာ PDF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး စခန်းကို လမ်းပြအဖြစ် ရိုက်နှက် ဖမ်းဆီးခေါ်လာခံရသူ ၂ ဦးဟာ ဇူလိုင်လအတွင်းက ဖမ်းဆီးခံလိုက်ရတဲ့ PDF ၂ ဦး ဖြစ်ပြီး သူတို့ကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းတခွင် မြေပြင်စစ်ကြောင်းများ ထိုးနေသလို လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။ ကျေးရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာလည်း တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ရုံသာမက နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားချက်အရ အာဏာသိမ်းကာလအတွင်း ဇူလိုင် ၁၅ ရက်ထိ နေအိမ်၊ အဆောက်အအုံပေါင်း ၂၈,၄၉၁ လုံး မီးရှို့ခံရပြီး အဲဒီထဲကမှ စစ်ကိုင်းတိုင်းဟာ မီးလောင်ဖျက်ဆီးခံရမှု အများဆုံးဖြစ်ကာ ၇၂ ရာခိုင်နှုန်းကျော်သော နေအိမ် တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၂၁၇၁ ဦး ရှိပြီ ဖြစ်တယ် လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

<https://burma.irrawaddy.com/news/2022/08/10/253808.html>

ရေဦး ကုန်းသာရွာ လေကြောင်းတိုက်ခိုက်မှု နှစ်ဦးသေဆုံးပြီး တစ်ထောင်ကျော် ထွက်ပြေးနေရ

2022.08.10



၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့သည့် ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာမှ အဆောက်အအုံများကို တွေ့ရစဉ် Photo: Local Fighters Squad

ဩဂုတ်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ကုန်းသာရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့

PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ နှစ်ဦးဟာ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက်ပွဲကြောင့် ကုန်းသာ၊ ရွာသစ်၊ ငှက်ပျောတောနဲ့ ကွမ်းအုံရွာက အရပ်သား တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ကုန်းသာရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေသုံးပြီး ကျေးရွာတွေကို နာရီဝက်လောက်ကြာအောင် လှည့်ပတ်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်းသာရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ညောင်လှရွာနဲ့ မူးဆုံရွာကနေ ခြေကျင်တက်လာတဲ့ စစ်သားတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ကုန်းသာရွာနားမှာ တိုက်ပွဲဖြစ်တာ၊ စစ်ကောင်စီဘက်က အရေးနိမ့်တဲ့ အချိန်မှာ စစ်ရဟတ်ယာဉ်တွေ အကူရောက်လာတယ်။ ပစ်တယ်။ တစ်မနက်တည်းကို နှစ်ကြိမ် လာတာပဲ၊ လူချတယ်၊ ပတ်ပြီး ပစ်တယ်၊ ပစ်တာမှ ရက်ရက်စက်စက်ကို ပစ်တာ။ လမ်းတွေ၊ ကားတွေ၊ ဆေးရုံတွေပါ အကုန်ပစ်တာ”

ရုတ်တရက် ရဟတ်ယာဉ်တွေရောက်လာပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် အများစုက ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်ပေမယ့် သက်ကြီးရွယ်အိုတချို့နဲ့ ကျန်းမာရေး မကောင်းသူတချို့လည်း ကုန်းသာရွာထဲမှာ ကျန်နေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် သေဆုံးထိခိုက် အခြေအနေကို ချက်ချင်း မသိနိုင်သေးဘဲ အခြေအနေ တည်ငြိမ်သွားမှ ရွာတွေထဲ ပြန်ဝင်ကြည့်ရမယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာတော့ ကွမ်းအုံရွာက ကျေးရွာဆေးရုံ ထိခိုက်ပျက်စီးသွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ပိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ PDF တွေ ပုန်းခိုနေတာ၊ စစ်သင်တန်းပေးနေတာတွေ ရှိတဲ့အတွက် တိုက်ခိုက်နှိမ်နင်း ရတာလို့ အရင်ကမေးမြန်းချက်တွေမှာ ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

ဒီမနက် ကုန်းသာရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်သား ၁၀၀ ဝန်းကျင်လောက် ကုန်းသာရွာထဲမှာ အခုချိန်ထိ တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး စစ်တပ် စစ်ကြောင်းထိုးလာတဲ့အချိန်ဆိုရင် ဖုန်းလိုင်းတွေပါ မကြာခဏ ဖြတ်တောက်ခံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဩဂုတ်လ ၃ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သန်းနှစ်သိန်းကျော် ရှိနေပါပြီ။

<https://www.rfa.org/burmese/news/kone-thar-villager-flee-due-to-airstrike-08102022054509.html>

မြိုင်မြို့နယ်၌ ဒေသခံပြည်သူ ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး၊ နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီး

Published By DVB | 10 August, 2022



မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဩဂုတ် ၉ ရက်က ဒေသခံပြည်သူ ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေပြီး ကျေးရွာ ၃ ရွာလောက်က နေအိမ် ၁၀၀ ကျော်လောက်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

တွင်းမရွာတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အနီးနားကျေးရွာက ဒေသခံပြည်သူ ၁၄၃ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတာ ခုအချိန်ထိ ပြန်မလွှတ်သေးဘူးလို့ မြိုင် ပ.ကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

နှမ်းဆီကန်ရွာသားတဦးက “စစ်(...)နဲ့ ပျူ(...)တွေဟာ အိုရင်းရွာ၊ သာစည်ရွာနဲ့ နှမ်းဆီကန်ကျေးရွာက ပြည်သူတွေကို ဖမ်းဆီးထားသလို မီးရှို့ဖျက်ဆီးကြတာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးထဲပါသွားပြီ။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ရွာကိုတော့ ညနေပိုင်းမှ စရှိကြတာ။ အိမ်ခြေအရေတွက်ကတော့ ကျေးရွာ ၃ ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်လောက် မီးထဲပါသွားပြီ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်သလို တွင်းမရွာဘက်မှာ တိုက်ပွဲဖြစ်သံကြားလို့ ရွာသားတွေ အသက်လူပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာ၊ တချို့ကလည်း ဆွေမျိုးနီးစပ်တွေရှိတဲ့ ရွာတွေကို ထွက်ပြေးကြသလို တောထဲတွေမှာ ဖြစ်သလိုနေရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မြိုင် ပ.ကဖ တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့နယ်ထဲကို စစ်(...)တွေ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေလို့ မြိုင်-ပခုက္ကူကားလမ်းကို မိဘပြည်သူတွေအနေနဲ့ ဖြတ်သန်း သွားလာတာတွေ မပြုလုပ်ကြဖို့ ဩဂုတ် ၆ ရက်မှာ ထုတ်ပြန်ထားပေမဲ့ လိုက်နာမှုအားနည်းလို့ ဩဂုတ်လ ၉ ရက်မှာ နောက်ထပ် ထုတ်ပြန်ထားတယ်”လို့ ပြောပါတယ်။

မြိုင်မြိုင်နယ်ထဲမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီဘက်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲပြီး အသည်းအသန်ထိုးစစ်ဆင်ကာ ကျေးရွာတွေကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarက ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/547975>

ဆယ်ဇင်းရွာကို စစ်ကောင်စီ မီးရှို့၊ အိမ် ၄၀၀ကျော်ပျက်စီး

By ဧရာဝတီ | 10 August 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနောက်တောင်ဘက်၊ ဥရုချောင်းနံဘေးရှိ ဆယ်ဇင်းရွာတွင် စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် နေအိမ်အလုံး ၄၀၀ ကျော် မီးလောင် ပျက်စီးသွားကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ သတင်းနှင့် ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဩဂုတ် ၉ ရက် ည ၈နာရီခန့်က ဆယ်ဇင်းရွာပေါ်သို့ ဗုံး ၃လုံးကြဲချရာ အိမ်တချို့ မီးလောင်ခဲ့ပြီး ည ၉ နာရီခန့်တွင် စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ် (SNA) တပ်ဖွဲ့များက ကျန်အိမ်များကို ထပ်မံ မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆယ်ဇင်းရွာခံ အမျိုးသားတဦးကလည်း KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၂၆ နှင့် ကချင်ပြည်သူ့ ကာကွယ်ရေး တပ် (KPDRF) တို့သည် ဩဂုတ်လ ၉ ရက် နေ့လယ် ၁ နာရီက ဆယ်ဇင်းရွာအလည်ရှိ ရဲစခန်းကို လာရောက် ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး ရောက်လာကာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ဆယ်ဇင်းရွာသည် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ် အစပ်တွင် တည်ရှိပြီး ၂၀၁၄ခုနှစ် သန်း ခေါင် စာရင်းအရ လူဦးရေ ၅ သောင်း ၂ ထောင်ကျော် နေထိုင်သည့် ရွာကြီးလည်း ဖြစ်သည်။ ရှမ်းနီ လူမျိုးအများစု နေထိုင် ကြပြီး ရွာအနီး ဥရုချောင်း၌ ရွှေကျင်ကြသည့် ရွှေလုပ်ကွက်များ ရှိသည်။

ယင်းရွာရှိ စစ်ကောင်စီ စခန်းနှင့် SNA စခန်းများကို KIA နှင့် ကချင်ပြည် သူ့ ကာကွယ်ရေးတပ် (KPDRF) တို့က တိုက်ခိုက် နေရာ ဩဂုတ်လ ၈ ရက် တိုက်ပွဲတွင် ရွာထဲရှိ ဘုန်းကြီးကျောင်းအနီးမှ စစ်ကောင်စီစခန်းနှင့် ဆယ်ဇင်းတောင်ဘက် နမ့်ပုတ်ချောင်းကို ကူးသော ရွှေပြည်မြင့် တံတားအနီးရှိ SNA စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ကာ ဖျက်ဆီးခဲ့ ကြောင်း ဖားကန့်ဒေသခံ အချို့ထံမှ သိရသည်။

ယခုအခါ စစ်ကောင်စီ၏ အမှတ် (၁၁၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ရှိနေသည့် ရွာလည်ရှိ ရဲစခန်းကို တိုက်ခိုက်လာသည့်အတွက် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်တစီး လာရောက်ဗုံးကြဲခြင်း ဖြစ်ကြောင်း ဆယ်ဇင်းရွာခံ တဦးက ဧရာဝတီသို့ ပြောသည်။

“ရွာအလယ်တည့်တည့်ကို လေယာဉ်ကနေ ဗုံးသုံးလုံး ကြဲတယ်၊ ရပ်ကွက် ၄ ဆိုတာက ဆယ်ဇင်းဈေးနဲ့ ရဲစခန်း နား မှာပေါ့။ အဲဒီရပ်ကွက်ကတော့ အကုန် မီးလောင်သွားတဲ့ အနေအထား ရှိပါတယ်။ ပြီးတော့လည်း သူတို့က

မလောင်တဲ့ အိမ်တွေကို ထပ်ပြီးတော့မှ မီးလိုက်ရှို့တယ်။ တရွာလုံးနီးပါး မီးလောင်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ဩဂုတ် ၈ ရက် တိုက်ပွဲတွင် ဆယ်ဇင်းရွာထဲရှိ ဘုန်းကြီးကျောင်းအနီးရှိ စစ်ကောင်စီ တပ်စခန်းနှင့် ဆယ်ဇင်းတောင်ဘက် နမ့်ပုတ်ချောင်းကို ကူးသော ရွှေပြည်မြင့် တံတားအနီးရှိ SNA စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ကာ ဖျက်ဆီးခဲ့ ကြောင်း ဖားကန်ဒေသခံ အချို့ထံမှ သိရသည်။

ရှမ်းနီအမျိုးသားများတပ် (SNA) မှ ပိုလ်မူးကြီး စိုင်းအောင်မိန်း ကမူ နေအိမ်များကို မီးရှို့သူများသည် SNA မဟုတ်ဘဲ KIA နှင့် PDF များသာ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဧရာဝတီသို့ ဆိုသည်။

၎င်းက “ကျနော်တို့ မေးကြည့်တော့ ဆယ်ဇင်းရွာလည် ရဲစခန်းကိုဝင်တဲ့ KIA နဲ့ PDF တွေက ဒီမနက် ၁ နာရီမှာ ဆယ်ဇင်း ရပ်ကွက် ၅ ကို မီးဝင်ရှို့တယ်လို့ ကြားပါတယ်။ အဲဒီမှာ မီးသွားငြိမ်းတဲ့သူတွေကိုလည်း KIA နဲ့ PDF တွေက ပစ်ပါတယ်။ သူတို့ပစ်လို့ ဒေသခံ ၁ ဦး သေပြီး ရပ်ကွက် ၅ မှာ အိမ် ၁၀ လုံးလောက်မီးလောင်တယ်လို့ သိရပါတယ်။ အဲဒီနောက်တော့ သူတို့ဟာ ဆယ်ဇင်းမှာ တောင်ပေါ် နဲ့ တောင်အောက်ရွာရှိတဲ့ အထဲက တောင်အောက်ရွာမှာ မီးရှို့ပါတယ်။ အဲဒီမှာလည်း အိမ်ခြေရာ ၈၀၀နီးလောက် ပါသွားပါတယ် ” ဟု ပြောသည်။

ဆက်လက်၍ ပိုလ်မူးကြီး စိုင်းအောင်မိန်းက SNA သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေခြင်း မရှိဘဲ SNA နှင့် စစ်ကောင်စီ ပူးပေါင်းသည်ဆိုသည်မှာ သတင်းအမှားသာ ဖြစ်ကြောင်း ပြောသည်။ ၎င်းက KIA အဖွဲ့သည် ရှမ်းနီလူမျိုးများနေထိုင်သည့် ရွာများတွင် PDF များကို ရှေ့တင်၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး ရှမ်းနီလူမျိုးများ ထိခိုက်ပျက်စီးစေရန်လုပ်ဆောင်နေ ကြောင်း ဧရာဝတီသို့ ပြောသည်။

ဆယ်ဇင်းရွာမှ ဒေသခံအမျိုးသား ၁ ဦးကမူ ဩဂုတ်လ ၉ ရက် ညပိုင်းတွင် လေကြောင်းမှတစ်ဆင့် အင်အား ဖြည့်တင်း လာသည့် စစ်ကောင်စီတပ်နှင့် SNA တပ်များသည် ဆယ်ဇင်းရွာ ဒေသခံများကို ရွာအပြင် ထွက်ခွင့် မပေးဘဲ ရွာအပြင် ထွက်ပြေးပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

ထိုသို့ ခြိမ်းခြောက်ထားသော်လည်း ရွာသူ၊ ရွာသားများသည် ဆယ်ဇင်းမြောက်ဘက် တာမခန်ရွာဘက်ကို တိမ်းရှောင်မှုများ ရှိနေကြောင်း၊ ဩဂုတ်လ ၉ ရက် ၁ ရက်တည်းမှာပင် တာမခန်ဘက်ရှောင်သည့် စစ်ရှောင် ၂၅၀၀ ကျော်ရှိကြောင်း ၎င်းက ပြောသည်။

ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းကလည်း တာမခန်ရွာဘက်ကို ဆိုင်ကယ် မောင်းလာသော စစ်ရှောင်လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဘက်က ပစ်သတ်ခဲ့ကြောင်း ဆယ်ဇင်းရွာမှ ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။

“စစ်တပ်က ရွာထဲမှာ မွေနှောက် နှိပ်စက်နေတာက ၁၅ ရက်လောက် ရှိပြီ။ ပြည်သူလည်း ဒုက္ခရောက်နေလို့ KIA ဘက်က တိုက်တာပါ။ မနေ့ကတော့ လေယာဉ်ပဲလို့ KIA က ရှောင်ပေးလိုက်တယ်။ ဒါပေမယ့် ဆယ်ဇင်းပတ်ဝန်းကျင် ၅ ဖာလုံ ပတ် လည်မှာတော့ KIA ကလည်း အင်အား အများအပြားနဲ့ ဆက်ရှိနေပြီး စစ်ရေးက တင်းမာနေတုန်းပဲ။ ရှမ်းနီတပ်ကတော့ ဆယ်ဇင်းတဖက်ကမ်း ရွှေပြည်မြင့်ရွာမှာ ထိုင်ထားတာရှိတယ်။ အရင်ရက်ကတော့ သူတို့စခန်းကို KIA က သိမ်းပြီး မီးရှို့ပြီး ဘက်ဖိုးတွေခေါ် မြေပါ ညှိလိုက်တာပေါ့။ ဒီနေ့လယ်မှာတော့ ဆယ်ဇင်းဘုန်းကြီးကျောင်းကို PDF နဲ့ KIA ကို တပ်စွဲခွင့်ပြုလို့ ဆိုပြီး စစ်တပ်က ဝင်စီးတယ်ကြားတယ်” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ ဆယ်ဇင်းရွာ KIA နှင့် PDF များက ရွေး၍ တိုက်ခိုက်ခြင်းက စစ်တပ်အတွက် စစ်တပ်အတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပံ့ ပို့ဆောင်ရန် ခက်ခဲသည့်အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ဆယ်ဇင်းက ဥရုချောင်းပေါ်မှာပေါ့။ ဖားကန်နဲ့ ဟုမ္မလင်းကြားမှာရှိတယ်။ အဲဒီနေရာကို ဖြတ်တောက်ထားနိုင်ရင် ဖားကန် ကို ထိန်းချုပ်ထားရတာ လွယ်တာပေါ့” ဟု ၎င်းက ဆိုသည်။

ဆယ်ဇင်းရွာကိုသာ KIA က စိုးမိုးနိုင်ပါက ဆယ်ဇင်းရွာဝန်းကျင်ရှိ ရွှေတူးသည့် လုပ်ကွက်များ အပါအဝင် ကျောက်စိမ်း ထွက်သည့် ဖားကန်ဒေသကို ပိုမို လွှမ်းမိုးလာနိုင်ဖွယ်ရှိသဖြင့် KIA ဘက်က တိုက်ပွဲ ဖော်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူတချို့ကလည်း Facebook လူမှုကွန်ရက်တွင် ရေးသားကြသည်။

ဆယ်ဇင်းရွာအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အလားအလာနှင့် ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသူ တဦးကမူ ယခုကဲ့သို့ မှတ်ချက်ပေးသည်။

“တိုက်ပွဲ ထပ်ဖြစ်မဖြစ်ကတော့ ပြောရခက်တယ်။ KIA နဲ့ PDF ရဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်တယ်။ သူတို့က စခန်းကို တိုက်မှာလား၊ စစ်ကူကို ဖြတ်တောက်မှာလား ဝိုင်းပတ် ပိတ်ဆို့ထားမှာလားစသဖြင့် စစ်ဆင်ရေးကတော့ နည်းပရိယာယ် ပေါင်းစုံဆိုတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဆယ်ဇင်းရွာဝန်းကျင်တွင် KIA နှင့် စစ်ကောင်စီ ၂ ဖက် တပ်များ ဆိုင်ထားဆဲဖြစ်ပြီး စစ်ရေးတင်းမာသည့် အခြေအနေ၌ပင် ရှိနေသေးသည်။

<https://burma.irrawaddy.com/news/2022/08/10/253814.html>

လိုင်ဇာမြို့တွင် KIO ၏ (၄၇)နှစ်မြောက် ကချင်တော်လှန်ရေး အာဇာနည်နေ့ပြုလုပ်

By မဇ္ဈိမ | 10 August 2022



ကချင်ပြည်နယ်၊ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO)၏ ယနေ့ဩဂုတ်လ ၁၀ရက်နေ့တွင် ကျရောက်သည့် (၄၇)နှစ်မြောက် ကချင်တော်လှန်ရေး အာဇာနည်နေ့အခမ်းအနား ပြုလုပ်သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားကို KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကိုယ်စား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်

ဝမ်ထန်က အာဇာနည်နေ့မိန့်ခွန်းကို ပြောကြားခဲ့သည်။

အဆိုပါ အာဇာနည်နေ့မိန့်ခွန်းတွင် “ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံသားများ၏လုံခြုံရေးကဏ္ဍများနှင့် လူမှုဘဝများသည် ယခင်ကာလများနှင့်မတူ များစွာကွဲပြားပြီး ယိုယွင်းပျက်စီးနေပြီဖြစ်သည်။

ထို့အပြင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေဆိုးများသည် သမိုင်းတွင် မကြုံစဖူး ရင်ဆိုင်နေရသည့်အချိန် ဖြစ်ကြောင်းနှင့် ယခင်ကာလများက တောင်တန်းဒေသနေ ပြည်သူများမှ ခါးသီးစွာ ရင်ဆိုင်ခဲ့ကြရသည့် အရာများကို ယနေ့ကာလတွင် မြန်မာနိုင်ငံတစ်ခုလုံးမှ ပြည်သူများ ရင်ဆိုင် တွေ့ကြုံနေရပြီ ဖြစ်သည်။

ထိုသို့သော လူထုတစ်ရပ်လုံး ခါးသီးစွာ ရင်ဆိုင်ခံ စားနေရခြင်း အဓိကတရားခံ အရင်းအမြစ်သည် စစ်အာဏာရှင် စနစ်ဖြစ်ကြောင်း “ ဟု ထောက်ပြ၍ ဖော်ပြထားသည်။

ဗမာလူမျိုးကြီးဝါဒ၊ နယ်ချဲ့စနစ်နှင့် ဘာသာရေး အစွန်းရောက်စနစ်များက
ဖုံးအုပ်ကာကွယ်ပေးထားခဲ့သောကြောင့် ၂၁ ရာစု ကာလသို့ရောက်ရှိပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်
အာဏာရှင်စနစ် အမြစ်တွယ် ခိုင်ခန့်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံရေးတွင် ဗမာလူမျိုးကြီးဝါဒ ကြီးစိုးမှုက နှစ်ပေါင်း ၇၅ နှစ်သို့ ရောက်ရှိလာပြီဖြစ်ပြီး၊
အာဏာရှင်စနစ်ဖြင့် အုပ်စိုးခဲ့သည်မှာ နှစ်ပေါင်း ၆၀ သို့ရောက်ရှိလာပြီ ဖြစ်သည်။

ထိုအရာများကြောင့် တိုင်းပြည်အတွင်း ပြဿနာပေါင်းများစွာ ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်ပြီး
စစ်အာဏာရှင်စနစ်နှင့် ဗမာလူမျိုးကြီးဝါဒကို အနိုင်ယူ ဖြတ်ချပစ်မှသာ လာမည့်ကာလများတွင်
မြန်မာနိုင်ငံရေးအနာဂတ် လှပလာမည်ဖြစ် ကြောင်းကိုလည်း ထောက်ပြပြောဆိုထားသည်။

၂၀၂၂ ခုနှစ် မေလမှစတင်ပြီး တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ခြင်းစီကို စစ်ကောင်စီက
ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

ဆွေးနွေးပွဲသည် အာဏာသိမ်းစစ်ကောင်စီကို အင်အားရပ်ဖြစ်စေမည်ဖြစ်ပြီး အာဏာသိမ်းမှုကို
အသိအမှတ်ပြုရာရောက်မည် ဖြစ်သည်။

လက်ရှိအချိန်သည် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းဖြေရှင်းနိုင်သည့်
အချိန်ကာလမဟုတ်ပေ။ ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တိုင်းပြည်ပြဿနာများကို ညှိနှိုင်းအဖြေရှာရန်ဆိုသည့်
စစ်တပ်၏စကားကို မည်သူမျှ အယုံအကြည်မရှိတော့ပါ။

နိုင်ငံရေးပြဿနာများကို မှန်ကန်ပြီး တရားမျှတစွာ ဆွေးနွေးအဖြေရှာ ဖြေရှင်းနိုင်သည့် အချိန်ကာလသည်
များမကြာမီအချိန်တွင် ရောက်ရှိလာတော့မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ၎င်းကာလအတွက်
ပြင်ဆင်ထားကြရန်ကိုလည်း တိုက်တွန်းထားသည်။

လက်ရှိမြန်မာနိုင်ငံရေးသည် နိုင်ငံ၏အုပ်ချုပ်မှုနှင့် တရားစီရင်ရေးကဏ္ဍတစ်ခုလုံး ပျက်ယွင်းနေပြီဖြစ်၍
ပြည်သူလူထုတစ်ရပ်လုံးက “ဓားတုံးလည်းကြောက်ရ၊ ဓားထက်လည်း ကြောက်ရ”သည့် အနေအထားသို့
ရောက်နေပြီဖြစ်သည်။

ထို့အပြင် “မည်သူက မိတ်ဆွေ မည်သူက ရန်သူ” ဆိုသည့် ခွဲခြားရခက်သည့် အခြေအနေလည်း အတူနေ
ရှမ်းညီနောင်များနှင့် ကချင်လူထုအကြား သွေးထိုးပြီး ပြည်သူ့စစ်ခေါင်းစဉ်ဖြင့်
အမျိုးသားရေးပြဿနာဖြစ်လာစေရန် ဖန်တီးနေပြီဖြစ်ကြောင်းကိုလည်း
သတိပေးတိုက်တွန်းပြောဆိုထားသည်။

ယင်းအခြေအနေများကြောင့် နိုင်ငံရေးအရ နည်းလမ်း မှန်မှန်ဖြင့် ရှောင်လွှဲဖြေရှင်းနိုင်ရန်လိုအပ်ပြီး
လူထုအနေဖြင့်လည်း သတိထားကာ အမြဲဂရုပြုနေရန် တိုက်တွန်းထားသေးသည်။

KIO အစိုးရအနေဖြင့် ပညာရေးကို အလေးပေးသည်ဖြစ်၍ ကချင်ဒေသတွင် ကျောင်းပညာ ဆက်လက်
သင်ကြားနိုင်ရေးအတွက် ပိတ်ဆို့မှုများ မပြုလုပ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို
အားပေးအားမြှောက်ပြုသည့် သင်ကြားရေးကျောင်းများမဖြစ်ရန် အထူးသတိပေးထားသည်။

ထို့အပြင် စစ်ဖြစ်ပွားရာဒေသဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းတွင် ယခင်နှစ်များကဲ့သို့ စိုက်ပျိုးရေး
လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ခြင်းကြောင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၌
အစားအစာငတ်မွတ်ခြင်းများ ကြုံတွေ့လာနိုင်သောကြောင့် မိမိဒေသကျေးရွာများတွင် ဆန်နှင့်အခြားသီးနှံများ
စိုက်ပျိုးထုတ်လုပ်ခြင်းများကို စိုက်ပျိုးကြရန် အလေးအနက် တိုက်တွန်းထားသေးသည်။

ဆန်နှင့် အစားအသောက်များကို ချွေတာကြရန်လည်း အရေးကြီးပြီဟု KIO ဥက္ကဋ္ဌ အင်ဘန်လ၏ (၄၇)နှစ်မြောက် KIA အာဇာနည်နေ့ မိန့်ခွန်းတွင် ရေးသားဖော်ပြ ပြောဆိုထားသည်။

ကချင်လေး

(ကချင်တိုင်းရင်းသားဘာသာစကားများဖြင့် ပြောဆို၊ ထုတ်ပြန်လိုက်သည့် အာဇာနည်နေ့မိန့်ခွန်းကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်လည်ရေးသားထားခြင်းသာဖြစ်သောကြောင့် လွဲမှားမှု တစ်စုံတစ်ရာဖြစ်ပါက ကျနော်တို့အဖွဲ့၏ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်)

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

<https://www.mizzimaburmese.com/article/113142>

စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းနိုင်မှ တိုင်းပြည်ငြိမ်းချမ်းမည်ဟု ကချင်အာဇာနည်နေ့တွင် ကေအိုင်အို ခေါင်းဆောင်ပြော

Published By DVB | 10 August, 2022



မြန်မာနိုင်ငံဟာ လူမျိုးကြီးဝါဒကို အခြေခံတဲ့စစ်အာဏာရှင်တွေကို အပြီးတိုင်ချေမှုန်းနိုင်မှ ငြိမ်းချမ်းလာမယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို) ခေါင်းဆောင် ဗိုလ်ချုပ်အင်ဘန်လက ဩဂုတ် ၁၀ ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့

အသက်ပေးဆပ်သူတွေ အားလုံးကို အလေးပြုကြောင်း၊ တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေအားလုံးရဲ့ အမည်နာမကို စာရင်းသေချာပြုစုရန်လိုအပ်ကြောင်း၊ လူမျိုးကြီးဝါဒကို အခြေခံတဲ့ စစ်အာဏာရှင်တွေကြောင့် မြန်မာနိုင်ငံဟာ ကဏ္ဍတိုင်းပျက်စီးနေပြီဖြစ်လို့ စစ်အာဏာရှင်တွေကို အပြီးတိုင်ချေမှုန်းရမှာဖြစ် ကြောင်း ဗိုလ်ချုပ်အင်ဘန်လက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၅ နှစ်အတွင်း စစ်အာဏာရှင်တစ်စုကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေးစတဲ့ကဏ္ဍတိုင်း ပျက်စီးနေတာဟာ စစ်အာဏာရှင်တွေကြောင့်သာဖြစ်ပြီး မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေကြီးစိုးတာ နှစ်ပေါင်း ၇၅ နှစ်ကျော်လာပြီဖြစ်လို့ စစ်အာဏာရှင်တစ်စုကို အဆုံးသတ်ရမယ်လို့ မိန့်ခွန်းမှာ ဗိုလ်ချုပ်အင်ဘန်လက ပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းလာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ လူမျိုးကြီးဝါဒကိုင်ဆွဲတဲ့ စစ်အာဏာရှင်တွေကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်ခြင်းဟာ လူမျိုးကြီးဝါဒ စစ်အာဏာရှင်စနစ်ကိုအားပေးရာရောက်လို့ ဆွေးနွေးပွဲကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ကေအိုင်အို ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိစစ်ကောင်စီဟာ ကချင်နဲ့ ရှမ်းလူမျိုးစုကြား သွေးခွဲကာ နယ်မြေလု ရန်တိုက်ပေးတဲ့ လုပ်ဆောင်မှုတွေကိုလည်း ပြည်သူလူထုအနေနဲ့ သဘောပေါက်နားလည်ရမှာဖြစ်ပြီး ကိုယ်တစ်ဦးတစ်ယောက် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းခြင်းတို့ကို သတိချပ်ရမယ်လို့လည်း တိုက်တွန်း ပြောဆိုထားပါတယ်။

ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ Singpraw Majoi ခန်းမမှာ ကချင်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

<https://burmese.dvb.no/archives/548128>

ကချင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး စစ်အာဏာရှင်စနစ်ကိုဖြုတ်ချသွားမည်ဟုNUG ပြော

Published By DVB | 10 August, 2022

ဩဂုတ် ၁၀ ရက် ဒီကနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့လိုက်ပြီး ကချင်တမျိုးသားလုံးနဲ့အတူ ဝမ်းနည်းကြေကွဲရသလို ကချင်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားဖို့ လေးနက်စွာ သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။

ဒီနေ့ကတော့ ကချင်တော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့ ကချင်အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့တဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်တဲ့ ၄၇ နှစ်မြောက် အာဇာနည်နေ့ (Share Shagan Nhtoi) ဖြစ်ပြီး ကချင်တော်လှန်ရေးရဲ့ သန္ဓေကို စုပေါင်းထိန်းသိမ်း ဆောက်တည်ခဲ့ကြတဲ့ ကချင်အမျိုးသား အာဇာနည်တွေအတွက် အောက်မေ့ဖွယ် နေ့ရက်တခု ဖြစ်ပါတယ်။

ကချင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးတန်းတူညီမျှခွင့်အတွက် ရွပ်ရွပ်ချုံ့ချုံ့ တာဝန်ထမ်းရွက်နေတဲ့ ကချင်တော်လှန်ရေး ဖခင်ကြီးတွေကို တော်လှန်ရေး မှေးမှိန်ပျောက်ကွယ်ဖို့ ရည်ရွယ်ပြီးတော့ အာဏာရှင်တွေက ၁၉၇၅ ခုနှစ် ဩဂုတ်လ အစောပိုင်းရက်တွေမှာ စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး အဆိုပါဖြစ်ရပ်ဟာ ကချင်လူထုအတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့သလို၊ နှစ်ပေါင်းများစွာ ပူဆွေးဝမ်းနည်းခဲ့ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ် တခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ကြုံတွေ့ခဲ့ရပေမယ့် ကချင်တော်လှန်ရေးဟာ ဦးမကျိုးခဲ့ဘဲ ၄၇ နှစ်တိုင်တိုင် ဆင့်ကဲပြောင်းလဲ တာဝန်ထမ်းရွက်မှုနဲ့ ကချင်တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIO/KIA ကို ညီညွတ်စွာ စုစည်းပြီးတော့ ဆက်လက်ဦးဆောင်ချီတက်နိုင်ခဲ့တာဟာလည်း လေးစားဂုဏ်ယူဖွယ် ဖြစ်တယ်လို့ NUG အစိုးရက ပြောပါတယ်။

NUG အစိုးရအနေနဲ့ ခေတ်အဆက်ဆက်က တိုင်းရင်းသားလူမျိုးတွေရဲ့ နိုင်ငံရေးအရ ရပိုင်ခွင့် အခွင့်အရေးတွေကို လျစ်လျူရှုကာ လက်နက်အားကိုး အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးလိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီကို အပြည့်အဝ အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီလောက်ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားပြီး အမျိုးသမီးငယ်တယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။

<https://burmese.dvb.no/archives/548122>

ဖရူဆိုတိုက်ပွဲတွင် စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး

Published By DVB | 10 August, 2022



ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့၊ ဆိုလားလူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဖရူဆိုရဲစခန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဩဂုတ် ၉ ရက် မနက် ၅ နာရီခွဲလောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့မှ စစ်ကောင်စီတပ်သား ၁၁ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ်ဘက်မှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက “တိုက်ပွဲက မနက်အစောပိုင်း ကတည်းက စဖြစ်တာ။ ဖရူဆိုရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရှေ့ဆက်တိုးလာတာကြောင့် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံရင်း တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲက ငြိမ်သွားတယ်ဆိုတာ မရှိပါဘူး။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာဘက်တွေကို ကျရောက်ပေါက်ကွဲတာတွေ ရှိပါတယ်” လို့ ဒီဗီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေအတွင်း စနိုက်ပါကို အဓိကအားထား အသုံးပြုရတာ စနိုက်ပါ ကျည်ဆန်တောင့်ကို ဈေးနှုန်း ၇ သောင်းခွဲဝန်းကျင်ရှိပြီး တိုက်ပွဲတပွဲမှာ အနည်းဆုံး ကျည်ဆန်အတောင့် ၂၀ အသုံးပြုရတယ်လို့ ဆိုပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ စစ်ကောင်စီဘက်က သေဆုံးစာရင်းဟာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က ပစ်ခတ်ရှင်းလင်းထားတဲ့ စာရင်းသာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့အနေနဲ့ ဒေသခံ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်သွားမယ်လို့ ပြောထားပါတယ်။

<https://burmese.dvb.no/archives/548009>

စစ်ကောင်စီတပ်နှင့်BGF တပ်ဖွဲ့ဝင်များ မြိုင်ကြီးငူဒေသဘက်သို့ အင်အားထပ်မံတိုးချဲ့လာ၍ ဒေသခံရွာသားများ စိုးရိမ်မှုမြင့်တက်နေ

ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ



ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသဘက်သို့ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက ယမန်နေ့ဩဂုတ်လ (၉) ရက်နေ့တွင် နောင်ကမြိုင်လမ်းပိုင်းတစ်လျှောက်မှ မြိုင်ကြီးငူဘက်ကို တပ်အင်အား (၁၀၀) ခန့်ဖြင့် ထပ်မံအင်အား ဖြည့်တင်းလာမှုကြောင့် ၎င်းလမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံရွာသားများစိုးရိမ်မှု မြင့်တက် လျက်ရှိနေသည် ဟု

သိရသည်။

ဖားအံအခြေစိုက် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံ အမှတ် ၂၀၂ ခြေမြန်တပ်ရင်းနှင့် (BGF) ၁၀၁၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက တစ်ခွက်ပိုး၊ နောင်ကမြိုင်၊ နောင်လှ၊ လခစသည့်ရွာလမ်းမှတစ်ဆင့် မြိုင်ကြီးငူဒေသဘက်သို့ စစ်အင်အား (၁၀၀) ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးကာ ထပ်မံဝင်ရောက်လာပြီး အနီးအနားရှိ ဘုန်းကြီးကျောင်း၊ စေတီနေရာများတွင် ဂိတ်စခန်းချထားကာ လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ပေါ်တာဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်မှုများ လုပ်ဆောင်သွားမည်ကို စိုးရိမ်နေရသည်ဟု နောင်ကမြိုင်ရွာသားတစ်ဦးက ယခုလိုပြောသည်။

“ဒီမနက်မှာ(၈)နာရီလောက်မှာ စစ်ကားအများကြီးပဲ ထပ်တက်လာတယ်။ အင်အားကတော့ (၁၀၀)လောက်တော့ရှိမယ်။ တစ်စီးမှာ (၂၀) လောက်တော့ ပါမှာပေါ့လေ။ အရင်လကတော့ တပ်မဟာ(၅)ကို ပို့ဖို့စီစဉ်တာကြားတယ်လေ။ အခုက အဲ့ဘက်ကိုထပ်ပို့ဖို့စီစဉ်တာလည်းဖြစ်နိုင်တယ်။ သူတို့ ဘာအကြောင်းရှိလို့လဲမသိဘူး ထပ်တက်လာတယ်။ ရွာနားက စေတီတွေမှာ ဂိတ်ချထားတယ်။ ကျနော်တို့ အနီးအနားနေတဲ့ရွာတွေကတော့ စိုးရိမ်နေရတာပေါ့။ ကျနော်ကတော့ ပေါ်တာဖမ်းတာတွေ လူသားဒိုင်းလုပ်မှာပဲ ကြောက်နေရတာ”ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့ကလည်းစစ်ကောင်စီတပ်နှင့် (BGF)ပူးပေါင်းတပ်ဖွဲ့များသည် KNU တပ်မဟာ (၅)ဘက်သို့ ရိက္ခာပို့ဆောင်ရန်နှင့် တပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် မြိုင်ကြီးငူဘက်သို့ အင်အားဖြည့်တင်းမှုများ တစ်ကြိမ် ပြုလုပ်ခဲ့သေးသည်။

ယခုလို အင်အားဖြည့်တင်းမှုများ မတိုင်ခင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစပြီး ကတိုင်တိကျေးရွာရှိ လှေဆိပ်များကို ပိတ်ပင်ထားမည်ဖြစ်ကြောင်း အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်(BGF)၏ တပ်မှူး ပိုလ်မှူးမောင်ချစ်မှ စာထုတ်ပြန် ထားပြီးနောက် ယခုလိုတပ်အင်အား ဖြည့်တင်းဝင်ရောက်မှုများရှိလာပြီး ကေအဲန်ယူ တပ်မဟာ(၅)ဘက်သို့ စစ်ကြောင်း ထိုးရန် ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

ဩဂုတ်လ ၈ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကေအဲန်ယူ၏ ဇူလိုင်လအတွက် လစဉ် တိုက်ပွဲစာရင်းချုပ်အရ ကေအဲန်ယူ တပ်မဟာနယ်မြေ အသီးသီးအတွင်း တိုက်ပွဲဖြစ်ပွားမှုတွင် ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲကြီးငယ် အကြိမ်ရေ (၁၁၀)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉၅)ဦးထိခိုက်သေဆုံးခဲ့ပြီး နယ်မြေအလိုက် တိုက်ပွဲ ဖြစ်ပွားမှုစာရင်းအရ တပ်မဟာ(၅) နယ်မြေတွင် အကြိမ်ရေ အများဆုံးနှင့် စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှု အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။

<https://kicnews.org/2022/08/စစ်ကောင်စီတပ်နှင့်-bgf-တပ်-2/>

သထုံတွင် အရပ်သားကားဖြင့်သယ်လာသည့် စစ်ကောင်စီ လက်နက်ခဲယမ်းအချို့ KNLA ပူးပေါင်း အဖွဲ့ သိမ်းယူ

Published By DVB | 10 August, 2022



ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာ အရပ်သားကားနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို KNLA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တယ်လို့ သထုံခရိုင်အမှတ် (၂) တပ်ရင်း၊တပ်ခွဲ (၁) က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၉ ရက်နေ့ မနက် ၉ နာရီလောက်က သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာအနီးမှာ အရပ်သား ကားနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

KNLA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တဲ့ ပစ္စည်းတွေမှာ 5.56mm ကျည် ၂၅၀ တောင့်၊ 7.62mm ကျည် ၄၉ တောင့်၊ Combat Iron Helmet ၉ လုံး၊ ကျည်ကာအင်္ကျီ ၇ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတခုအပါအဝင် နာရီနှစ်လုံးနဲ့ စားနပ်ရိက္ခာတချို့ ပါဝင်ပါတယ်။

စစ်ကောင်စီ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ ကားသမားကိုတော့ နောက်တကြိမ် စစ်ကောင်စီတပ်ပစ္စည်း မသယ်ဆောင်ဖို့ သတိပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။


ဒီလက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာက စစ်ကောင်စီ ခမရ(၉) ရှေ့တန်း တပ်ဖွဲ့ထံ ပို့ဆောင်မယ့် ပစ္စည်းတွေ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့တုန်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီးနောက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတာပါ။

<https://burmese.dvb.no/archives/548044>

စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူဦးရေ ၂၁၇၀ ကျော်ထိ မြင့်တက်

Published By DVB | 10 August, 2022



မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၇၀ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၀၇၈ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်

၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၉၇၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၇၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကျောက်ထောင့်ကျေးရွာမှာ နေထိုင်တဲ့ ဦးတင်စိုး၊ ဒေါ်ထွန်းညိုနဲ့ သူတို့ရဲ့ မြေးဖြစ်သူ အသက် ၆ နှစ်လောက်အရွယ် မောင်ကောင်းမြတ်ဖြိုးတို့ကို အကြမ်းဖက် စစ်အုပ်စု တပ်က ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ည ၁၁ နာရီလောက်က နေအိမ်အတွင်း ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ် ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်သားတွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၅၀ ကျော် မီးလောင်ခဲ့ပြီး အသက် ၈၀ အရွယ် ဒေါ်ရှင်မှာ မီးလောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/547972>

ရှေ့တန်းထွက်ရန်အတွက် တပ်သားများကို လိမ်လည်ခေါ်ဆောင်နေရကြောင်း CDM ပြုလုပ်လာသူတွေက ဆို

By မိုးသောက် | 10 August 2022

မဲဆောက်(မဇ္ဈိမ)။ ။ အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာ၌ စစ်ကောင်စီသည် စစ်ဆင်ရေးလုပ်ငန်းများအတွက် တပ်သားများကိုခေါ်ဆောင်ရာတွင် လိမ်လည်ခေါ်ဆောင်နေရပြီ ဖြစ်ကြောင်း CDMစစ်သားများထံမှ သိရသည်။



ရှေ့တန်းစစ်မြေပြင်များသို့သွားရာတွင် ရှေ့တန်းထွက်မည်ဟူ၍ ပြောဆိုမှုမရှိဘဲ လုံခြုံရေးယူရန်အတွက် ဆိုကာ ခေါ်ဆောင်ခဲ့ကြောင်း ဩဂုတ်လ ၄ရက်နေ့ က CDMပြုလုပ်ခဲ့သည့် တပ်မ(၄၄)မှ စစ်သားအချို့ ကဆိုသည်။

“ကျနော်တို့ကို ရှေ့တန်းထွက်ရမယ်ဆိုပြီးခေါ်လာတာမဟုတ်ဘူး၊ လေးကေကော်ဘက်မှာ လုံခြုံရေးယူပေးရမယ်ဆိုပြီးတော့ ခေါ်လာခဲ့တာ” ဟု CDMစစ်သားတစ်ဦးက ဆိုသည်။

အထူးသဖြင့် စစ်ကောင်စီသည် ရှေ့တန်းစစ်မြေပြင်များတွင် လက်နက်မှလွဲ၍ အခြားရိက္ခာများ လုံလောက်အောင် ထောက်ပံ့ပေးမှုမရှိခြင်း၊ ရှေ့တန်းများတွင် ဆက်တိုက်တာဝန်ထမ်းဆောင်ရသဖြင့် စစ်ပန်းခြင်းများကြောင့် CDMပြုလုပ်ရန် ကြိုးစားနေကြသည့် စစ်သားအများပြားရှိနေသည်ဟု သိရသည်။

အချို့ဆိုလျှင် ရခိုင်ဒေသများတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီးသော်လည်း တပ်သို့ပြန်ရောက်ရောက်ခြင်း ကရင်ဒေသစစ်ဆင်ရေးများသို့ စေလွှတ်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် လက်ရှိချိန်တွင် စစ်မျက်နှာအမြောက်အမြားဖွင့်ထားရသော်လည်း တပ်သားသစ် မစုဆောင်းနိုင်ခြင်း၊ CDMပြုလုပ်သူများပြားလာခြင်းနှင့် တပ်မှထွက်ပြေးလိုသူများ ပိုမိုများပြားလာသဖြင့် ရှိနေသည့်လူများကိုသာ အဖန်ဖန်တလဲလဲ အသုံးပြုနေရသည်ကို တွေ့ရသည်။

“တပ်ထဲမှာ CDMလုပ်ဖို့ကြိုးစားနေတဲ့သူ အများကြီးပဲရှိတယ်၊ ဒါကို အရာရှိတွေကလည်း သိတယ်၊ သူတို့က ပြောတာက မင်းတို့ ပြေးတာသိရင် ပစ်သတ်ခံရမယ်၊ ဟိုဘက်ရောက်လည်း မင်းတို့ကိုသတ်မှာပဲလို့ခြိမ်းခြောက်တာမျိုးပြောတယ်” ဟု တပ်မ(၄၄)လက်အောက်ခံ ခမရ (၂)ကျိုက်ထို တပ်ရင်းမှ CDMပြုလုပ်လာခဲ့သည့် တပ်ကြပ်ကြီး ဇော်မင်းဦးက ဆိုသည်။

စစ်သားများအနေဖြင့် CDMလုပ်ကြရန်ရွေးချယ်ခြင်းမှာ အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာသည့် အထက်အောက်ဆက်ဆံရေးများကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ စစ်ပန်းခြင်း၊ ရိက္ခာပြတ်လပ်သည့်အဏ်များကို မခံနိုင်တော့ခြင်းနှင့် ၎င်းတို့ကိုယ်တိုင် စစ်အာဏာသိမ်းမှုကို လက်မခံသည့်အတွက် ရွေးချယ်ကြသည်ကို တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

<https://www.mizzimaburmese.com/article/113092>

မော်ဒယ်နှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို အမျိုးသမီးအဖွဲ့များ စိုးရိမ်

By ဧရာဝတီ | 10 August 2022

လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများ လူမှုကွန်ရက်တွင် အခကြေးငွေဖြင့် ဖြန့်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံ ထားရသည့် မော်ဒယ် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အပေါ် စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို စိုးရိမ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ဆိုကြသည်။

ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က ၎င်းတို့ နှစ်ဦးကို ဖမ်းဆီးကာ တရားစွဲလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်း ဖြစ်ပြီး မော်ဒယ် သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ မော်ဒယ် ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုဖြင့် Website တစ်ခုတွင် အခကြေးငွေ ရယူကာ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများ

ဖြစ်နေကြောင်းနှင့် မော်ဒယ် နန်းမွေစံ သည်လည်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစကာ အမေရိကန်နိုင်ငံရှိ Exantria Website တွင် လိင် အသားပေး ဓာတ်ပုံများ ဖော်ပြခဲ့ပြီး အခကြေးငွေ ရယူခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

အဆိုပါ နာမည်ကြီး မော်ဒယ်အမျိုးသမီးနှစ်ဦးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်တပ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ရာတွင် ပါဝင်သူများဖြစ်ရာ ယခုအခါမှ လိင်အသားပေးဓာတ်ပုံများ ငွေကြေးယူပြီး ဖော်ပြသည်ဆိုကာ အရေး ယူခြင်းက စစ်ကောင်စီအပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီး ယင်း နာမည်ကျော် အမျိုးသမီးနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို စိုးရိမ်ကြောင်း အမျိုးသမီးအဖွဲ့အစည်း များက ဆိုသည်။

အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသည့် Sisters 2 Sisters အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က “အခု သူတို့ ၂ ဦးကို ဖမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အများကြီး စိုးရိမ်တယ်။ သူတို့က နာမည်ကျော်အမျိုးသမီးတွေ ဖြစ်တယ်ဆိုတော့ သူတို့အပေါ်မှာ စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒီလို သူတို့ရဲ့ အလုပ်အကိုင်ကို ထိပါး နှောင့်ယှက်တာဟာ မင်းသား မင်းသမီး မော်ဒယ် အသိုင်းအဝိုင်း တခုလုံးကိုပါ ရန်စလိုက်တာ နှောင့်ယှက်လိုက်တာ။ အမျိုးသမီးတွေကို ထိန်းချုပ်ချင်တဲ့ သဘောသဘာဝကို ပြသ လိုက်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ၎င်းတို့နှစ်ဦးကို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည်ဟု စွပ်စွဲကာ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃-က ဖြင့် အရေးယူခဲ့ကြောင်း ကြေညာခဲ့သည့်အပြင် ထိုကဲ့သို့ ရိုက်ကူးနေသူများကို အရေးယူ ဆောင်ရွက်သွားမည် ဟုလည်း ဆိုထားသည်။

၎င်းတို့ ၂ ဦးအား စွဲဆိုထားသည့် အီလက်ထရောနစ် ပုဒ်မ ၃၃ (က) သည် ထောင်ဒဏ် အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ် ချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။

ထိုသို့ မော်ဒယ်နှစ်ဦးအား ဖမ်းဆီးတရားစွဲ အရေးယူခြင်းကြောင့် Sexy Model လုပ်ငန်းဖြင့် ဖျော်ဖြေရေး လုပ် ဆောင်လျက်ရှိသည့် အသိုင်းဝိုင်းသို့ပါ ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။

လိင်ပိုင်းဆိုင်ရာများကို ဖော်ပြပေးနေသည့် Exantria Website နှင့် သင်ဇာဝင့်ကျော် တို့အား ချိတ်ဆက်ပေးခဲ့သည်ဟု ဆိုသော မော်ဒယ် ရှင်ယွန်းမြတ်ကမူ သင်ဇာဝင့်ကျော်အား အဆိုပါ ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူတဦးနှင့် ဖုန်းအဆက် အသွယ်ပေးလိုက်ရုံသာ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။

မော်ဒယ် ရှင်ယွန်းမြတ်က “ကျွန်မကို Exantria Website က တာဝန်ရှိသူနဲ့ သင်ဇာဝင့်ကျော်ကို ချိတ်ဆက်ပေးခဲ့တယ် ဆိုတာကို ငြင်းချင်ပါတယ်။ ဘယ်လိုလဲဆိုတော့ Exantria Website က တာဝန်ရှိသူဝန်ထမ်းကနေ မသင်ဇာကို ကြော်ငြာရိုက်ဖို့အတွက် စာပို့ထားတာကို မမြင်လို့ ကျွန်မက သွားပြောတယ်။ မသင်ဇာက သူ့ရဲ့ ဖုန်းနံပါတ်ပေးလိုက်ပါ ဆိုလို့ ပြောလိုက်ရုံပါပဲ” ဟု ပြောသည်။

မော်ဒယ်ရှင် ယွန်းမြတ်သည် အဆိုပါ Exantria Website နှင့် ယခင်က တွဲဖက် အလုပ် လုပ်ကိုင်ခဲ့သော်လည်း လက်ရှိ တွင် လုပ်ကိုင်ခြင်း မရှိတော့သည်မှာ ၈ လကျော်ခန့် ရှိပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ထိုကဲ့သို့ ပြုလုပ်ခြင်းသည် လုပ်ပိုင်ခွင့်မရှိသလို ၎င်းတို့ ပိုင်ဆိုင်သည့် ခန္ဓာကိုယ်ဖြင့် ဖျော်ဖြေ ရေး လုပ်ဆောင်နေခြင်းသာ ဖြစ်သည့်အတွက် ရာဇဝတ်မှု မမြောက်ကြောင်း အမျိုးသမီးရေး လှုပ်ရှားသူများက ထောက်ပြ ပြောဆိုသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အကြံပေး ဒေါ်တင်တင်ညိုက “သူတို့ရဲ့ ဒီလိုမျိုး လုပ်ဆောင်ချက်က ဘယ်သူ့ကိုမှ နှစ် နာစေတာလည်း မဟုတ်ဘူး။ ရာဇဝတ်မှုလည်း ကျူးလွန်နေတာ မဟုတ်တဲ့ အတွက်ကြောင့် အရေးယူတာတွေ တရား စွဲတာတွေ လုပ်ခွင့် မရှိဘူး။ သူတို့ ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်ကို သူတို့အနေနဲ့ တရားဝင်လမ်းကြောင်းအရ ရာဇဝတ်မှုနဲ့ လုံးဝ မညှိဘဲနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်။ တရားစွဲလို့ မရဘူး။ အခုလိုမျိုး အလုပ်ပြီး အလုပ် လုပ်တာက ဖျော်ဖြေ ရေးပဲ။ သူတို့ခန္ဓာကိုယ်ကို ဘယ်အစိုးရမှလည်း ပိုင်ဆိုင်ပြီးတော့ ဆုံးဖြတ်ပေးလို့ မရဘူး။ အထူးသဖြင့် လူ့အခွင့်အရေး ကို လေးစား လိုက်နာမှုမရှိတဲ့ စစ်အာဏာရှင်လိုမျိုးက ပိုဆိုးတာပေါ့” ဟု ပြောသည်။

မော်ဒယ် သင်ဇာဝင့်ကျော်မှာ ဇူလိုင်လဆန်းက ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာန ချုပ်တွင် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆု၏ သမီးမင်္ဂလာပွဲသို့ တက်ရောက်ခဲ့ပြီး နောက် ရန်ကုန်သို့ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆို အရေးယူခံရခြင်းမှာ အကြောင်းအရာတစ်ခုဖြင့် စွဲ၍မရသဖြင့် တခြား အကြောင်းအရာအား ခေါင်းစဉ်တပ်၍ ဖမ်းဆီးခြင်းသာ ဖြစ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

မော်ဒယ် နန်းမွေစံမှာလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ရန် နိုင်ငံကူးလက်မှတ် သက်တမ်းသွားတိုးစဉ် ပတ်စပို့စာအုပ်သိမ်းဆည်းခံလိုက်ရ၍ ဖခင်အား ဆေးသွားကုသပေးမည့် ဘန်ကောက်ခရီးစဉ်အား ဖျက်သိမ်းခဲ့ရ ကြောင်း သိရသည်။ မည်သည့် အကြောင်းကြောင့် ထိုသို့ သိမ်းဆည်းလိုက်သည်ကိုမူ စစ်ကောင်စီက ထုတ်ဖော်ပြော ဆိုထားခြင်း မရှိပေ။

Sexy Model နန်းမွေစံက ၂၀၂၁ ခုနှစ် မတ်လက စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး စစ်အာဏာရှင်များ၏ အကြမ်း ဖက်မှု၊ ဆန္ဒပြပြည်သူများအား သတ်ဖြတ်မှုအခြေအနေများနှင့် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ကြောင်း အစရှိသည့် အကြောင်းအရာများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခုကို ဖြန့်ဝေခဲ့သည်။

အဆိုပါ ရုပ်သံတွင် “ရှင်တို့ သိကြတဲ့အတိုင်းပဲ။ သူတို့ (မြန်မာစစ်တပ်) က မြန်မာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အပြစ်မဲ့ပြည်သူတွေ အများကြီးကို သတ်ဖြတ်နေကြတယ်” ဟုလည်း ပြောဆိုထားသည်။

ထိုသို့သော စစ်အာဏာရှင်ဆန်ကျင်ရေး လှုပ်ရှားမှုတချို့တွင် ပါဝင်ခဲ့သည့်အတွက် ထိုသို့ ဖမ်းဆီး တရားစွဲရခြင်း ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။

စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံလျက်ရှိသော Sexy Model များနှင့် တစုံတရာ ဝေဖန်ခြင်းမရှိသည့် Sexy Model များကိုမူ အရေးယူမှုများ ပြုလုပ်ခြင်း မရှိသော်လည်း ၎င်းတို့ ၂ ဦးကိုသာ ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေ သည်ဟု စွပ်စွဲ ဖမ်းဆီးမှုအပေါ်တွင် အနုပညာရှင်အသိုင်းဝိုင်းနှင့် ပြည်သူများက မေးခွန်း ထုတ်နေကြလျက်ရှိသည်။

ဒေါ်တင်တင်ညိုက“ယဉ်ကျေးမှုနဲ့ လိုက်ပြီး ထိန်းချုပ်မှုအပိုင်းပေါ့။ အဲဒီ ယဉ်ကျေးမှုက ဘာလဲ။ အဲဒီ ယဉ်ကျေးမှုက ကောင်းတဲ့ ယဉ်ကျေးမှုလား။ သူများရဲ့ ခန္ဓာကိုယ် စိတ်ပိုင်းရုပ်ပိုင်းကို ထိန်းချုပ်တဲ့ ယဉ်ကျေးမှုလားဆို တာကို ခွဲခြမ်းရမယ်။ အခုက မြန်မာ့ယဉ်ကျေးမှုကို ဆန်ကျင်သောဆိုတာ ဘာကိုပြောချင်တာလဲ။ သူတို့အနေနဲ့ ခန္ဓာကိုယ် လှတယ်။ ဖျော်ဖြေရေးအဖြစ် ဖော်ထုတ်တယ်။ ဒီလိုမျိုးပဲ မြင်ရမယ်။ သူတို့ရဲ့ အခွင့်အရေးပဲ ထိန်းချုပ်လို့ မရဘူး” ဟု ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ခွဲ နီးပါးအကြာမှာ မြန်မာနိုင်ငံတွင် အမျိုးသမီး ၂၄၁ ဦး သေဆုံးခဲ့ရပြီး ၂၄၀၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ဇူလိုင် ၃၁ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး ၂၃၇၂ ဦးနှင့် သေဆုံးသွားသည့် အမျိုးသမီး ၂၄၁ ဦး ရှိကြောင်း BWU ၏ အချက်အလက်များအရ သိရသည်။

အဆိုပါ အချက်အလက်များမှာ မြန်မာ့အမျိုးသမီးသမဂ္ဂနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ကောက်ယူထားသည့် အချက်အလက်များဖြစ်ပြီး ယခုထက် ပိုများနိုင်ကြောင်း သိရသည်။

<https://burma.irrawaddy.com/news/2022/08/10/253806.html>

မြေမြှုပ်မိုင်းကြောင့် ငါးလအတွင်း အရပ်သား ၁၆၂ ဦး သေဆုံးကြောင်း UN OCHA ထုတ်ပြန်

2022.08.10



စစ်ကောင်စီတပ် ထောင်ခဲ့သည့် မိုင်းတစ်လုံးကို မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြဿစဉ် ဓာတ်ပုံ - မင်းတပ် CDF

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း မြေမြှုပ်မိုင်း၊ ဒါမှမဟုတ် စစ်လက်နက် အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် တစ်နိုင်ငံလုံးမှာ ထိခိုက်သေဆုံးသူ အရပ်သား ၁၆၂ ဦး

သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၁၀ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှု စုစုပေါင်း ၈၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၃၃ ဦး သေဆုံး၊ ၁၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာကို ကိုးကားပြီး UN OCHA က ဒီနေ့သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်ထဲက ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီအကြား တင်းမာမှုမြင့်တက် နေတာဟာ အထူးစိုးရိမ်စရာဖြစ်သလို မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန် ပေါက်ကွဲမှုအရေအတွက်လည်း မြင့်တက်နေလို့ စိုးရိမ်စရာဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် UN OCHA နဲ့အတူ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ် ထဲက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ မူလနေထိုင်ရာ ဒေသတွေမှာ မိုင်းအန္တရာယ် အသိပညာပေးလှုပ်ရှားမှုတွေ တိုးချဲ့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

သွားလာကူညီခွင့် တင်းကျပ်ထားတဲ့ကြားကပဲ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် လူဦးရေသုံးသန်းကျော်အတွက် အရေးပေါ်နဲ့ လူမှုဘဝ ကယ်ဆယ်ရေးအကူအညီတွေ ပေးနိုင်ခဲ့တယ်လို့လည်း UN OCHA က ဆိုပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီ တပ်သားတွေ စီးနင်းဝင်ရောက်တာ၊ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး ပိုမိုတင်းကျပ်တာ တွေနဲ့ အရပ်သားတွေကို

ဖမ်းဆီးထောင်ချတာတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ သြဂုတ်လ ၁ ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တင်းမာမှုတွေ မြင့်တက်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၂ သန်းရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

<https://www.rfa.org/burmese/news/162death-by-mine-within-5months-08102022041859.html>

ဂျပန်အစိုးရက မြန်မာစစ်တပ်ကို သင်တန်းပေးနေဆဲ

၁၀ သြဂုတ်၊ ၂၀၂၂ | ဗွီအိုအေ (မြန်မာဌာန)

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို သင်တန်းပေးနေတာတွေ ချက်ချင်းရပ်ဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ Human Rights Watch ကတောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့သူ ဗိုလ်မှူးချုပ်တင်စိုးဟာ ၂၀၂၁ သြဂုတ်လကနေ ၂၀၂၂ ဇူလိုင်လအထိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ယူပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တွေက စစ်ဆင်ရေးတွေကို ကွပ်ကဲခဲ့တယ်လို့ HRW ရဲ့ ဒီနေ့ သြဂုတ်လ ၁၀ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူကွပ်ကဲတဲ့ စစ်ဆင်ရေးတွေမှာ စစ်တပ်တွေဟာ အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ တခြားရက်စက်တဲ့ ကျူးလွန်မှုတွေကို လုပ်ခဲ့တယ်လို့ ပြောထားပါတယ်။

ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာကို စစ်သင်တန်းပေးမှုတွေ ချက်ချင်းရပ်ဆိုင်းသင့်တဲ့အပြင် စစ်ဥပဒေချိုးဖောက်တဲ့ စစ်ဆင်ရေးတွေမှာ ဂျပန်ရဲ့စစ်ပညာသင်ကြားရေးအစီအစဉ်တွေကို တက်ခဲ့သူတွေ ပါ မပါဆိုတာ စုံစမ်းသင့်တယ်လို့ HRW ကပြောပါတယ်။

မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ စစ်ပွဲနေရာတွေမှာ ဂျပန်စစ်တပ်က သင်တန်းပေးထားသူတွေ အမှုထမ်းနေကြပြီး ဂျပန်အစိုးရအနေနဲ့ မီးနဲ့ကစားနေတာကို ရပ်သင့်တယ်လို့ HRW ရဲ့ အာရှအစီအစဉ်တာဝန်ခံ Teppei Kasai က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ HRW က အလားတူ အရင်ကတောင်းဆိုခဲ့တုန်းကတော့ မြန်မာစစ်တပ်နဲ့ စစ်ရေးပူးပေါင်းမှုကို ဖြတ်လိုက်မယ်ဆိုရင် တရုတ်က ပိုအသာစီးရသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနပြောခွင့်ရက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

ဗိုလ်မှူးချုပ် တင်စိုးဟာ ဗိုလ်မှူးဘဝနဲ့တုန်းက ဂျပန်ကြည်းတပ်စစ်ကောလိပ်မှာ ၂၀၁၆ ခုနှစ် August လကနေ ၂၀၁၇ ခုနှစ် March လအထိ စစ်သင်တန်းသင်ယူခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန မှတ်တမ်းတွေကို အခြေခံပြီး HRW ကပြောကြားထားပါတယ်။ သူဟာ ဂျပန်နိုင်ငံဆိုင်ရာ စစ်သံအမတ်ကြီးတာဝန်ကို ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် သူမြန်မာနိုင်ငံကို ပြန်သွားခဲ့ပြီး ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့် ခန့်အပ်ခံရတယ်လို့လည်း သတင်းစစ်မြစ် ၂ ခုကနေ သိရတယ်လို့ HRW ကပြောပါတယ်။

<https://burmese.voanews.com/a/hrw-ဂျပန်အစိုးရက-မြန်မာစစ်တပ်ကို-သင်တန်းပေးနေဆဲ-6695943.html>

ဂျပန်ကစစ်သင်တန်းပေးခဲ့တဲ့ မြန်မာ ဗိုလ်ချုပ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်နေကြောင်း HRW ပြော

2022.08.10



နေပြည်တော်တွင်းကျင်းပသည့် တပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားတွင် တပ်မတော်သားများ စစ်ရေးပြနေသည်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ် Photo: AFP

ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့တဲ့ မြန်မာစစ်ဗိုလ်ချုပ် တစ်ယောက်ဟာ စစ်တိုင်းဒေသ တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး

တိုင်းရင်းသားလူနည်းစု ဒေသတွေက လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖောက် ကျူးလွန်မှုမှာပါဝင်ခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီနေ့ ထုတ်ပြန် ပြောလိုက်ပါတယ်။

ဗိုလ်မှူးချုပ်တင်စိုးဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ၂၀၂၁ ဩဂုတ်က ဒီနှစ် ဇူလိုင်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီလူနည်းချင်းတွေ ကယားပြည်နယ်က စစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့သူဖြစ်ပြီး သူ့ရဲ့ တပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုနဲ့ တခြား ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို စစ်သင်တန်းပို့ချ လေ့ကျင့်တဲ့ အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းပြီး ဒီအစီအစဉ်မှာ ပါဝင်တဲ့ လူတွေဟာ စစ်ဥပဒေချိုးဖောက်တာရှိ-မရှိ စုံစမ်းစစ်ဆေးဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

ဂျပန်နိုင်ငံက စစ်သင်တန်းဆင်းလာသူတွေဟာ မြန်မာစစ်တပ်က ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက်မှု ထူပြောတဲ့ ပဋိပက္ခဒေသတွေမှာ တာဝန်ထမ်းဆောင် နေတယ်လို့ HRW အာရှရေးရာ အရာရှိ Teppi Kasai က ပြောပါတယ်။

ဗိုလ်မှူးချုပ်တင်စိုးဟာ ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးကောလိပ်မှာ ၂၀၁၆ ခုနှစ် ဩဂုတ်လ ကနေ ၂၀၁၇ ခုနှစ် မတ်လအထိ စစ်သင်တန်းတက်ခဲ့သူ ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးအသင်း နဲ့ ကာကွယ်ရေး ဝန်ကြီးဌာန စာရင်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူဟာ တိုကျိုမြို့က မြန်မာသံရုံးမှာ ၂၀၁၉ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ကို ပြန်သွားခဲ့တာ ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ မီးနဲ့ကစားနေတာရပ်တန့်ကရပ်ပြီး မြန်မာစစ်တပ်ကိုထောက်ပံ့နေတာ ချက်ချင်း အဆုံး သတ်သင့်ကြောင်း နဲ့ မြန်မာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေအတွက် စစ်အစိုးရနဲ့ ကာကွယ်ရေး ဆက်ဆံရေးကို ဖြတ်တောက်သင့်တယ်လို့ HRW အာရှရေးရာ အရာရှိ Teppi Kasai က ပြောပါတယ်။

<https://www.rfa.org/burmese/news/hrw-said-that-the-burmese-general-who-was-trained-by-japan-was-involved-in-violence-08102022090701.html>

ဆာဂေးလက်ဗရော့၏ နေပြည်တော် ကြွတော်မူခန်း

By ဧရာဝတီ | 10 August 2022



တကမ္ဘာလုံးက ပစ်ပယ်ထားသော ၂

နိုင်ငံတွေ့ဆုံခြင်းထက် မည်သည့်မျှ မပိုကြောင်း

နိုင်ငံရေးလေ့လာစောင့်ကြည့်သူများပြောသည်

နေပြည်တော်တွင် နေထိုင်သူများသည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့နံနက် အိပ်ယာမှန်းသောအခါ ကောင်းကင်တွင် ရဟတ်ယာဉ်များ ပျံဝဲနေသည်ကို

တွေ့ကြရသည်။

နေပြည်တော်မှ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားသောလမ်းကို နာရီအတန်ကြာပိတ်ထားသည်။ မည်သည့်အတွက် ထိုသို့ဖြစ်သည်ကို မသိကြသော်လည်း ထူးဆန်းသောမြင်ကွင်းကြောင့် အရေးပါသူတဦး နေပြည်တော်သို့ လာမည်ကို သိလိုက်ကြသည်။ စစ်ကောင်စီ ဧည့်သည်တော်၏ လုံခြုံရေးအတွက် သတင်းမှောင်ချထားသောကြောင့် မည်သည့်လူကြီးမင်း နေပြည်တော်သို့ လာမည်ကို ၎င်းတို့မသိကြပေ။

သို့သော် ရုရှားမီဒီယာများကမူ ၎င်းတို့၏နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့သည် နေပြည်တော်သို့ သွားနေကြောင်း ဖော်ပြသည်။

ပူလောင်အိုက်စပ်သော နေပြည်တော်သို့ ဆာဂေးလက်ဗရော့ ရောက်လျှင်ရောက်ခြင်း မြန်မာစစ်ကောင်စီက နိုင်ငံခြားဧည့်သည်တော်များအတွက် မကြုံစဖူး လုံခြုံရေး အစီအမံများကို ပေးခဲ့သည်။

ထိုရုရှားဝန်ကြီးကို လေဆိပ်တွင် စစ်ကောင်စီ နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သေနင်္ဂဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုသည်။ ထိုညွှန်ချုပ် ဦးဖော်ဖြိုးဝင်းသည် ယခင်အာဏာရှင်သန်းရွှေ၏ သားမက်ဖြစ်သည်။

ထိုရုရှားဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်စဉ် ကားတန်းကို တဘက်တချက်စီမှ စစ်ရဟတ်ယာဉ် ၂ စီး လိုက်ပါစောင့်ကြပ်ကြောင်း သံတမန် အသိုက်အဝန်း၏ အဆိုအရသိရသည်။

ထိုရဟတ်ယာဉ်များသည် နေပြည်တော်တွင် တနေကုန် ပျံဝဲနေသည်။



စစ်ရဟတ်ယာဉ် အစောင့်အရှောက်၊ လက်နက်ပွဲစား ဟော်တယ်က နေ့လည်စာများနဲ့ ဆာဂေးလက်ဗရော့ရဲ့ နေပြည်တော်ခရီး

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နေထိုင်သည့် နေပြည်တော်သည် မြန်မာတွင် အလုံခြုံဆုံးဖြစ်သည်ဟု ယူဆကြသည်။

သို့သော် အာဏာသိမ်းခေါင်းဆောင်သည့် လက်ဗရော့အတွက် လုံခြုံရေးအစီအမံများ အလွန်အကျွံ ပြုလုပ်ထားပေးသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူမည်ကို တရုတ်နှင့်အတူ ရုရှားက တားဆီးပေးသောကြောင့် ကျေးဇူးဆပ်ဟန်တူသည်။ ဧည့်သည်ကလည်း သဘောကျပုံရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဆာဂေးလက်ဗရော့နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တွေ့ဆုံပြီးနောက် ၂ နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ

အမြင်ခြင်းဖလှယ်ပြီး အပြန်အလှန် ယုံကြည်နားလည်မှုဖြင့် နယ်ပယ်များစွာတွင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ထပ်မံကတိပြုကြောင်း စစ်ကောင်စီက ကြေညာသည်။

၂ နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာကို တစိုက်မတ်မတ် ထောက်ခံသောကြောင့် မြန်မာက ရုရှားဖက်ဒရေးရှင်းကို နက်နက်ရှိုင်းရှိုင်းကျေးဇူးဆင်ကြောင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်ဟု ဆိုသည်။

လက်ပရောကလည်း ယူကရိန်းကျူးကျော်စစ်ကို မြန်မာက ထောက်ခံသောကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြပြီး “နိုင်ငံမှာ အခြေအနေတည်ငြိမ်အောင်ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ အားထုတ်မှုတွေကို ကျနော်တို့ ထောက်ခံတယ်” ဟု ပြောသည်။

ထိုတွေ့ဆုံမှုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တကမ္ဘာလုံးက ပစ်ပယ်ထားသော ၂ နိုင်ငံတွေ့ဆုံခြင်းထက် မည်သည့်မျှ မပိုကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများပြောသည်။

မြန်မာစစ်ကောင်စီ၏ အဓိက မဟာမိတ်နှင့်လက်နက်ထောက်ပံ့သော ရုရှားသည် လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက် အရပ်သားများကို တိုက်ခိုက်ရာတွင် သုံးသည့် လက်နက်အများအပြားကို စစ်ကောင်စီသို့ ရောင်းချသောကြောင့် ရုရှားကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချကြသည်။

နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း သေဒဏ်ပေးခြင်းကို ပထမဆုံးအကြိမ် ပြန်လည်ကျင့်သုံးပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးနှင့် ထင်ရှားသော ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်သောကြောင့် နိုင်ငံတကာက ဒေါသထွက်နေချိန်တွင် လက်ပရောသည် မြန်မာသို့ လာရောက်ခြင်းဖြစ်သည်။

Aureum Palace ဟိုတယ် နေ့လယ်စာ

ဝဏ္ဏမောင်လွင်က ရုရှားကိုယ်စားလှယ်အဖွဲ့ကို Aureum Palace ဟိုတယ်တွင် အလုပ်သဘောနေ့လယ်စာ ကျွေးသည်။ ထိုဟိုတယ်ကို မြန်မာစစ်အုပ်စုနှင့် ရုရှားအကြား လက်နက်ရောင်းဝယ်မှုများတွင် အဓိကကျသော လက်နက်ပွဲစားများအနက်တဦးဖြစ်သူ ခရိုနီတေဇ ပိုင်ဆိုင်သည်။

ထိုနောက် လက်ပရောသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတရုံးတွင် သွားရောက်တွေ့ဆုံသည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက်တွင် ထိုသမ္မတရုံးကို စစ်ကောင်စီ ခေါင်းဆောင်က စစ်ကောင်စီရုံးအဖြစ် အမည်ပြောင်းပြီး သူ၏ရုံးခန်းလုပ်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့်အတူ ဖြတ်ချခြင်း မခံရမီက သမ္မတဦးဝင်းမြင့်က နိုင်ငံတကာ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံသည့် သမ္မတရုံးမှ သံတမန်ခန်းမတွင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံပြီး တရားဝင်နိုင်ငံခေါင်းဆောင်လေသံပစ်သည်။



လက်ပရောသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတရုံးတွင် သွားရောက်တွေ့ဆုံသည်

ထိုသို့ ဆွေးနွေးစဉ် အာဏာသိမ်း ခေါင်းဆောင်က ဖန်တရာတေနေသည့် အာဏာသိမ်းရခြင်း အကြောင်းရင်းကို ရှင်းပြပြီး NLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အကြီးအကျယ်မဲလိမ်ကြောင်း စွပ်စွဲပြန်သည်။

ရုရှားက လာရောက်လည်ပတ်ခြင်းသည် အာဏာသိမ်းပြီးနောက် အရပ်သားများအပေါ်
ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်ပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်မှုများကြောင့်
အပြင်းအထန် ဝေဖန်ခံနေရသော စစ်ကောင်စီကို ထောက်ခံခြင်း ဖြစ်သည်ဟု လေ့လာသူများပြောသည်။
ရုရှားက စစ်ကောင်စီကို ထောက်ခံသောကြောင့် အရပ်သားများအပေါ် မပြီးဆုံးနိုင်သည့်
ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို ၎င်းတို့ စိုးရိမ်ကြသည်။

လက်ဗရောသည် ၂၀၁၃ ခုနှစ်ကလည်း နေပြည်တော်သို့ လာရောက်ခဲ့ဖူးသည်။

မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ရုရှားသို့ ၈ ကြိမ် သွားခဲ့ဖူးပြီး နောက်ဆုံးအကြိမ်အဖြစ်
ဇူလိုင်လက သွားရောက်ခဲ့သည်။ သို့သော် သူသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ခွင့်မရသေးပေ။

သူ၏ရုံးက ထုတ်ပြန်သော ဓာတ်ပုံများအရ စစ်ကောင်စီခေါင်းဆောင်သည် ပူတင်၏ ဝန်ကြီးတဦးကို
ကြိုဆိုရသောကြောင့် ဝမ်းသာနေပုံရသည်။ မြန်မာမြို့တော်ဟောင်း ရန်ကုန်မှ ရုရှားသံရုံးကို နေပြည်တော်သို့
ပြောင်းရန်ပင် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို သူပြောသည်။

ထိုနောက် ဗုဒ္ဓဟူးနေ့ နေ့လယ်တွင် လက်ဗရောသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး
တက်ရောက်ခွင့်မရသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း၏
မြန်မာနိုင်ငံငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သောကြောင့် ထိုအစည်းအဝေးသို့
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရပေ။

**(ရော့ဝတီ အင်္ဂလိပ်ပိုင်းပါ Sergei Lavrov's Day in Myanmar: A Chopper Escort and Lunch at an Arms
Dealer's Hotel ကို ဘာသာပြန်ဆိုသည်။)**

<https://burma.irrawaddy.com/article/2022/08/10/253796.html>
